

အပိကပိက  
AWIG-AWIG  
၇၁၈၈ အသၢၣ်ဂိၣ်ဝဲ ဂိၣ်ဝဲ  
DÉSA ADAT RIANG GEDÉ



နီၣ်သၢၣ်ပၢၣ်ဂိၣ်ဝဲ  
KECAMATAN PNEBEL,  
နီၣ်သၢၣ်ပၢၣ်ဂိၣ်ဝဲ  
KABUPATÉN TABANAN  
ပီၣ်သၢၣ်ဝဲ  
WARSA 2025



បាវចនាគម្ភី គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ  
TATINASAN NYASA DÉSA ADAT RIANG GEDÉ

១៣១ សិក្ខា ក្នុង សិលា បាវចនា គម្ភី ៖

(1) Sibeh Bucu Lima, mates : ៖

ហ្វ រាជាន ធម្មាចារ្យ រីង ហ្គេដេ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

ha. Désa Adat Riang Gedé mapikukuh antuk Pancasila, Dasar miwah  
ធម្មាចារ្យ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

Darsanan Jagat Republik Indonesia.

គ រាជាន ធម្មាចារ្យ រីង ហ្គេដេ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

na. Sajeroning nyungkemin Agama Hindu, krama Désa Adat Riang Gedé  
បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ  
mapikukuh antuk Panca Sraddha.

១៣២ ស្រ្តី គម្ភី បាវចនា គម្ភី ៖ គម្ភី បាវចនា គម្ភី រីង ហ្គេដេ ធម្មាចារ្យ

(2) Swastika, mates : Kawibawan Désa Adat Riang Gedé.

១៣៣ គម្ភី បាវចនា គម្ភី ៖ គម្ភី បាវចនា គម្ភី រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

(3) Gunung, mates : Kesejahteraan krama Désa Adat Riang Gedé.

១៣៤ គម្ភី បាវចនា គម្ភី ៖ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

(4) Candi Bentar, mates : Wates Wawidangan Désa Adat Riang Gedé.

១៣៥ ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

(5) Ante Siya Balung, mates : Pasikian kayun sia (9) Banjar Adat sané  
គម្ភី បាវចនា គម្ភី រីង ហ្គេដេ ធម្មាចារ្យ

nangun Désa Adat Riang Gedé.

១៣៦ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

(6) Padi lan Kapas, mates : Krama Désa Adat Riang Gedé mikukuhin Panca

គម្ភី បាវចនា គម្ភី រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ បដិស្ឋាន ហ្វ គ្រួសារ រាជាន ធម្មាចារ្យ រីង ហ្គេដេ ធម្មាចារ្យ

Sradha ri sajeroning nyungkemin Agama Hindu lan mikukuhin Pancasila maka

සබ් එපරු නිකායකරුගුප්පුඤ්ඤිතාභයා සහා තපතපා පඩිඤ්ඤි  
dasar miwah darsanan jagat Républik Indonésia saha ngamanggehang pasikian  
කාහුකුට්ඨාසාපරාසනාගි විසාසිකාසුපනි තපාසිගා පුත්තරිතා  
kayun siya (9) Banjar Adat rikanjekan ngupadi jagadhita lan ngrajegang  
කානිඤ්ඤිතාපරාසනාගි විසාසිකාසුපනි  
kadegdegan kawibawan Désa Adat Riang Gedé.

មុន្ននឹក  
MURDA CITA

ក្លែងស្លៀក

Om Swastiastu,

ក្លែងស្លៀកស្លាបស្លាបស្លាបស្លាប

Om Awighnamastu Namó Siddham,

ហង្សក្រុង ហង្សក្រុង ហង្ស ហង្ស ហង្ស ហង្ស ហង្ស ហង្ស ហង្ស ហង្ស

Asungkreta waranugraha Ida Sang Hyang Widhi Wasa, malarapan antuk putusing  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង  
paséban krama Désa Adat, gumawé Awig-Awig Désa Adat Riag Gedé pinaka sepat  
សិក្សាសិក្សា បង្ហាញបង្ហាញ បង្ហាញបង្ហាញ បង្ហាញបង្ហាញ បង្ហាញបង្ហាញ បង្ហាញបង្ហាញ  
siku-siku pamatut miwah pamutus, waste kasidan prayojanan mami kabéh, prasama  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង

angidep muah ngamanggehaken kadi linging Awig-Awig iki.

ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង

Mungguing daging Awig-Awig sané sampun kasurat duké riin sampun becik tur  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង  
sampun kasungkemin oleh krama Désa Adat Riag Gedé. Kémaon riantukan wénten  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង  
uger-uger lan pawarah-warrah saking Dinas PemaJuan Masyarakat Adat (DPMA)  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង  
Provinsi Bali, mangdané panyuratan Awig-Awig désa adat, kasurat manut kecap ring  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង

Perda Provinsi Bali Nomor 4 Tahun 2019, Indik Désa Adat Ring Bali.

ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង

Pamekas pasal 13 ayat 5 indik tata titi panyuratan Awig-Awig.

ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង

Asapunika taler daging Awig-Awig sané kasurat duké riin wénten sané nénten  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង  
manut sekadi aab jagaté mangkin, makawinan kawéntenang nguwah-nguwuhin  
ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង ហង្សក្រុង

Awig-Awig puniki.

ຕາມຖານະພຶດຕະພູມນິຕິສຳນຸດ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ  
 Nguwah-nguwuhin Awig-Awig puniki taler sampun kasungkemin antuk krama  
 ງາໂລກ ແຂກທີ່ມີພຶດຕະພູມນິຕິສຳນຸດ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ  
 Désa Adat Riang Gedé ring paruman sané kamargiang duk rahina Redité Umanis  
 ບຸກຄົນ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ  
 Wuku Ukir, Pangelong Ping Kutus Sasih Kasa, Isaka Warsa 1946, Tanggal Maséhi 28 Juli  
 ປະຈຳປີ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ  
 2024, magenah ring Wantilan Désa Adat Riang Gedé.

ທຸກໆຄົນ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ  
 Dumogi Ida Sang Hyang Widhi Wasa asung kerta waranugraha wastu Awig-Awig  
 ບຸກຄົນ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ ທີ່ ສາມາດສູນກາຍຢູ່ໃນສະໄຫມ  
 puniki sidha angawé kasukretan krama Désa Adat Riang Gede.

ຫຼ້າ ຫຼ້າ ຫຼ້າ ຫຼ້າ  
 Om Santi Santi Santi Om.

**ឯកវិធីសមិទ្ធិក្នុងការអនុវត្ត វិធាន ក្រុង**  
**DAGING AWIG-AWIG DÉSA ADAT RIANG GEDÉ**

|                   |                                                 |      |
|-------------------|-------------------------------------------------|------|
| តាតាំងនាម គ្រួសារ | .....                                           | កាតា |
| TATINASAN NYASA   | .....                                           | kaca |
| មុន្ន សិទ្ធិ      | .....                                           | ១៣   |
| MURDA CITA        | .....                                           | i    |
| ឯកវិធីសមិទ្ធិ     | .....                                           | ១៣៣៣ |
| DAGING AWIG-AWIG  | .....                                           | ii   |
| សំណុំ ១           | ហេតុអ្វីបង្កើតឯកវិធីសមិទ្ធិក្នុងការអនុវត្ត      | ១១   |
| SARGAH I          | ARAN, WAWIDANGAN, TIPE MIWAH STATUS             | v    |
|                   | ក្រុង អនុវត្ត.....                              | ១៣   |
|                   | DÉSA ADAT.....                                  | I    |
| សំណុំ ២           | បង្កើតក្រុម ក្រុងអនុវត្ត.....                   | ១៣   |
| SARGAH II         | PAMIKUKUH LAN PETITIS.....                      | 7    |
| សំណុំ ៣           | ឯកវិធីសមិទ្ធិ ហេតុអ្វីបង្កើតឯកវិធីសមិទ្ធិ       |      |
| SARGAH III        | AWIG-AWIG, PARAREM, MIWAH PERATURAN             |      |
|                   | ក្រុងអនុវត្ត អនុវត្ត.....                       | ១៥   |
|                   | LAIN DÉSA ADAT.....                             | 8    |
|                   | បង្កើតឯកវិធីសមិទ្ធិ អនុវត្ត.....                | ១៥   |
|                   | Palet 1 Awig-Awig Désa Adat.....                | 8    |
|                   | បង្កើតឯកវិធីសមិទ្ធិ ហេតុអ្វីបង្កើតឯកវិធីសមិទ្ធិ | ១៥   |
|                   | Palet 2 Pararem Désa Adat.....                  | 9    |
|                   | បង្កើតឯកវិធីសមិទ្ធិ ហេតុអ្វីបង្កើតឯកវិធីសមិទ្ធិ | ១៣០  |
|                   | Palet 3 Peraturan lain Désa Adat.....           | 10   |
| សំណុំ ៤           | ហេតុអ្វីបង្កើតឯកវិធីសមិទ្ធិក្នុងការអនុវត្ត      | ១៣៣  |
| SARGAH IV         | SUKRETA TATA PARAHYANGAN DÉSA ADAT.....         | 11   |
|                   | បង្កើតឯកវិធីសមិទ្ធិ ហេតុអ្វីបង្កើតឯកវិធីសមិទ្ធិ | ១៣៣៣ |
|                   | Palet 1 Parahyangan Désa Adat.....              | 11   |
|                   | បង្កើតឯកវិធីសមិទ្ធិ កាសុក្រេតាន កាសុក្រេតាន     | ១៣៣  |
|                   | Palet 2 Kasukretan Kahyangan.....               | 12   |

ឆ្នាំទី១១  
SARGAH V

|           |                                             |           |
|-----------|---------------------------------------------|-----------|
| បញ្ចប់១២១ | កាក្កប្បកាត៍.....                           | ១៣១       |
| Palet 3   | Ngwangun Kahyangan.....                     | 15        |
| បញ្ចប់១៣  | យាធា.....                                   | ១៣១       |
| Palet 4   | Yadnya.....                                 | 15        |
| បញ្ចប់១៣១ | សូត្រា តាតា បាហាវាត្តា ធម៌.....             | ១៣១       |
|           | <b>SUKRETA TATA PAWONGAN DÉSÀ ADAT.....</b> | <b>31</b> |
| បញ្ចប់១៣១ | បាហាវាត្តា ធម៌.....                         | ១៣១       |
| Palet 1   | Pawongan Désa Adat.....                     | 31        |
| បញ្ចប់១៣១ | តាតា ប្រឹក្សា បាហាវាត្តា ធម៌.....           | ១៣១       |
| Palet 2   | Tata Pemerintahan Désa Adat.....            | 38        |
| បញ្ចប់១៣១ | ប្រឹក្សា ប្រឹក្សា ប្រឹក្សា.....             | ១៣១       |
| Palet 3   | Lembaga Pengambil Keputusan.....            | 47        |
| បញ្ចប់១៣១ | ប្រឹក្សា ធម៌.....                           | ១៣១       |
| Palet 4   | Lembaga Adat.....                           | 53        |
| បញ្ចប់១៣១ | គ្រួសារ.....                                | ១៣១       |
| Palet 5   | Kulawarga.....                              | 71        |

ឆ្នាំទី១២  
SARGAH VI

|           |                                                 |           |
|-----------|-------------------------------------------------|-----------|
| បញ្ចប់១៣១ | សូត្រា តាតា បាហាវាត្តា ធម៌.....                 | ១៣១       |
|           | <b>SUKRETA TATA PALEMAHAN DÉSÀ ADAT.....</b>    | <b>83</b> |
| បញ្ចប់១៣១ | តាតា ប្រឹក្សា បាហាវាត្តា ធម៌.....               | ១៣១       |
| Palet 1   | Tanah Miwah Lingkungan Alam Désa Adat..         | 83        |
| បញ្ចប់១៣១ | តាតា ប្រឹក្សា បាហាវាត្តា ធម៌.....               | ១៣១       |
| Palet 2   | Karang miwah Tegal.....                         | 84        |
| បញ្ចប់១៣១ | បាហាវាត្តា បាហាវាត្តា.....                      |           |
| Palet 3   | Wawangunan, Wawalungan miwah<br>បាហាវាត្តា..... | ១៣១       |
|           | Papayonan.....                                  | 87        |
| បញ្ចប់១៣១ | តាតា ប្រឹក្សា បាហាវាត្តា ធម៌.....               | ១៣១       |
| Palet 4   | Kawasan Perdésaan Désa Adat.....                | 91        |

ឆ្នាំទី១៣  
SARGAH VII

|           |                                            |            |
|-----------|--------------------------------------------|------------|
| បញ្ចប់១៣១ | បាហាវាត្តា បាហាវាត្តា បាហាវាត្តា.....      | ១៣១        |
|           | <b>PADRUÉN, UTSAHA, MIWAH PENGANGGARAN</b> |            |
|           | <b>បាហាវាត្តា ធម៌.....</b>                 | <b>១៣១</b> |
|           | <b>DÉSÀ ADAT.....</b>                      | <b>92</b>  |

ឆ្នាំទី១៥  
SARGAH VIII

ទាតា ហ្វូក្សកតិវត្តិកសម្បជបុរ

TATA HUBUNGAN, KERJASAMA, MIWAH

មតិកិច្ចសន្យាសហគមន៍..... ១៥៩

MAJELIS DÉSA ADAT..... 95

បញ្ជីទី១៣១ ទាតា ហ្វូក្សកតិវត្តិកសម្បជបុរសហគមន៍..... ១៥៩

Palet 1 Tata Hubungan Kerjasama Désa Adat..... 95

បញ្ជីទី១៣២ មតិកិច្ចសន្យាសហគមន៍..... ១៥៩

Palet 2 Majelis Désa Adat..... 96

ឆ្នាំទី១៦  
SARGAH IX

បាយក្រៀមក្រហមវិចារា មិវាហ ដង្ហើម..... ១៥៧

BAYA, KULKUL, WICARA, MIWAH DANDA..... 97

បញ្ជីទី១៣៣ បាយ..... ១៥៧

Palet 1 Baya..... 97

បញ្ជីទី១៣៤ ក្រៀមក្រហម..... ១៥៧

Palet 2 Kulkul..... 99

បញ្ជីទី១៣៥ វិចារា..... ១៧០

Palet 3 Wicara..... 100

បញ្ជីទី១៣៦ ដង្ហើម..... ១៧០

Palet 4 Danda..... 101

ឆ្នាំទី១៧  
SARGAH X

ប្រតិបត្តិការសាងសង់សហគមន៍

PEMBANGUNAN DÉSA ADAT MIWAH PEMBANGUNAN

ការសាងសង់សហគមន៍សហគមន៍..... ១៧០

KAWASAN PERDÉSAAN DÉSA ADAT..... 104

ឆ្នាំទី១៨  
SARGAH XI

ប្រតិបត្តិការសាងសង់សហគមន៍

PEMBINAAN LAN PENGAWASAN, PEMBERDAYAAN,

មិវាហ ប្រតិបត្តិការសាងសង់សហគមន៍..... ១៧០

MIWAH PELESTARIAN DÉSA ADAT..... 105

បញ្ជីទី១៣៧ ប្រតិបត្តិការសាងសង់សហគមន៍..... ១៧០

Palet 1 Pembinaan lan Pengawasan..... 105

បញ្ជីទី១៣៨ ប្រតិបត្តិការសាងសង់សហគមន៍..... ១៧០

Palet 2 Pemberdayaan miwah Pelestarian Désa Adat..... 106

ឆ្នាំទី១៩  
SARGAH XII

កម្មវិធីប្រតិបត្តិការសាងសង់សហគមន៍

NGUWAH-NGUWUHIN AWIG-AWIG MIWAH

ឆ្នាំ៣១៧៣  
 SARGAH XIII  
 ភូមិសាតិ៖  
 LEPIHAN :

|                                                   |      |
|---------------------------------------------------|------|
| បកប្រែ.....                                       | ១៧០៧ |
| PARAREM.....                                      | 107  |
| ឆ្នាំ៣១៧៣.....                                    | ១៧០៧ |
| SAMAPTA.....                                      | 108  |
| ១៧១ បទ បដិដក្សត្តន ឆ្នាំ៣១៧៣.....                 | ១៧៧៣ |
| 1. PETA WAWIDANGAN DÉSA ADAT.....                 | 114  |
| ១៧២ ប្រជុំសភា បក្សរាជានុបិក្សត្តន ឆ្នាំ៣១៧៣.....  | ១៧៧៣ |
| 2. PRAWARTAKA PANYURATAN AWIG-AWIG DÉSA ADAT..... | 115  |

မိတ်ဒါ

SARGAH I

ဟာကါ၊ ဝိသိသကါ၊ ဟိပ် ဗိပု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊  
ARAN, WAWIDANGAN, TIPE MIWAH STATUS DÉSA ADAT

ဟာဟာ၊ မိတ်ဒါ

Pawos 1

ဟာကါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊  
Désa adat puniki mawasta Désa Adat Riang Gedé.

ဟာဟာ၊ မိတ်ဒါ

Pawos 2

၁၈၁ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

(1) Jebar kakuwub wawidangannya mawates nyatur désa, inggih punika ::

ဟာ၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

ha. Sisi kaja : Sisi kelod Tukad Yéh Nusa lan Yéh Riang;

က၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

na. Sisi kangin : Sisi kauh Tukad Yéh Nu;

မ၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

ca. Sisi kelod : Rurung nganginang nuju pangkung lan sisi kalér tanah  
ဟာဟာ၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊  
druén Ida Bagus Karma;

က၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

ra. Sisi kauh : Sisi kangin Tukad Yéh Nusa.

၁၈၂ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

(2) Jebar kakuub wawidangan sané kawengku antuk wates-wates inucap ring ajeng,  
ဟာဟာ၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

wénten kirang langkung 450 hektar.

၁၈၃ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

(3) Sané kamanggehang ngranjing dados kakuub wawidangan désa adat puniki, manut  
ဟာဟာ၊ မိတ်ဒါ၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊ မွတ္တု၊

dresta, luire :

- ဟ၊ ပုပ္ဖလန္တကံ ပုပ္ဖလက္ခဏာန မိလဏံ ပုပ္ဖလက္ခဏာ အမာဏါ၊  
 ha. Pupulan karang pumahan sané sinanggeh palemahan Désa Adat;  
 က၊ ဂမဗြဟ္မစိန္တိ၊ ဝိဗုဒ္ဓိတိ ဂမဗြဟ္မစိန္တိ၊ ဂမဗြဟ္မစိန္တိ၊ ဂမဗြဟ္မစိန္တိ၊  
 na. Sétra, carik, miwah tegal sané wénten ring kakuwub wawidangan Désa  
 အမာဏာနိန္တိ မိလဏံ ပုပ္ဖလက္ခဏာ အမာဏာနိန္တိ၊ ဂမဗြဟ္မစိန္တိ၊  
 Adat puniki sajabaning palemahan Désa Adat manggeh ngranjing dados  
 ဂမဗြဟ္မစိန္တိ အမာဏာ ဂမဗြဟ္မစိန္တိ၊ ဂမဗြဟ္မစိန္တိ၊ ဂမဗြဟ္မစိန္တိ။

tlajakan Désa Adat Riang Gedé.

- ၁၆၊ မုပ္ဖလက္ခဏာ ပုပ္ဖလက္ခဏာ ပုပ္ဖလက္ခဏာ ပုပ္ဖလက္ခဏာ ပုပ္ဖလက္ခဏာ  
 (4) Suahan inggih punika paduman krama désa adat, minakadi :  
 ဟ၊ မုပ္ဖလက္ခဏာ၊ က၊ ကမ္ဘာအမာဏာ၊ က၊ ကမ္ဘာအမာဏာ၊ ဂမဗြဟ္မစိန္တိ၊  
 ha. Suahan 1 (Banjar Adat Darma Kaja, Banjar Adat Darma Tengah lan  
 ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 Banjar Adat Darma Kelod);  
 က၊ မုပ္ဖလက္ခဏာ၊ က၊ ကမ္ဘာအမာဏာ၊ က၊ ကမ္ဘာအမာဏာ၊ က၊ ကမ္ဘာအမာဏာ၊  
 na. Suahan 2 (Banjar Adat Riang Kaja, Banjar Adat Riang Tengah lan  
 ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 Banjar Adat Riang Delod Sema Gedé);  
 ဟ၊ မုပ္ဖလက္ခဏာ၊ က၊ ကမ္ဘာအမာဏာ၊ က၊ ကမ္ဘာအမာဏာ၊ က၊ ကမ္ဘာအမာဏာ၊  
 ca. Suahan 3 (Banjar Adat Riang Kelod, Banjar Adat Riang  
 ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 Delod Sema lan Banjar Adat Riang Ancut).

- ၁၇၊ ဂမဗြဟ္မစိန္တိ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 (5) Désa Adat puniki kawangun olih Sia Banjar Adat, luihé :

- ဟ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 ha. Banjar Adat Darma Kaja;  
 က၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 na. Banjar Adat Darma Tengah;  
 ဟ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 ca. Banjar Adat Darma Kelod;  
 ဟ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊ ကမ္ဘာအမာဏာ၊  
 ra. Banjar Adat Riang Kaja;

- ka. Banjar Adat Riang Tengah.  
 ឯ។ បាញ់រោងទាញ កំរង ភ័រាបាឯ។  
 da. Banjar Adat Riang Kelod;  
 ទា។ បាញ់រោងទាញ កំរង ភ័រាបាឯ។  
 ta. Banjar Adat Riang Delod Sema;  
 ស។ បាញ់រោងទាញ កំរង ហ្វូងទាញ។  
 sa. Banjar Adat Riang Ancut;  
 ហ។ បាញ់រោងទាញ កំរង ភ័រាបាឯ។  
 wa. Banjar Adat Riang Delod Sema Gedé.

១៤។ បាញ់រោងទាញ កំរង ភ័រាបាឯ។

(6) Wates soang-soang Banjar Adat :

ហ។ បាញ់រោងទាញ កំរង ភ័រាបាឯ។

ha. Banjar Adat Darma Kaja :

១៣។ សិសិ ភាគរង ៖ រោងទាញ/សិសិ ភ័រាបាឯ។

1) Sisi Kalér : Désa Adat Jegu/Sisi Kelod Tukad Yéh Nusa;

១៣។ សិសិ ភាគរង ៖ សិសិ ភាគរង ភ័រាបាឯ។

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៣។ សិសិ ភ័រាបាឯ ៖ បាញ់រោងទាញ កំរង ភ័រាបាឯ។

3) Sisi Kelod : Banjar Adat Darma Tengah;

១៣។ សិសិ ភាគរង ៖ សិសិ ភាគរង ភ័រាបាឯ។

4) Sisi Kauh : Sisi Kangin Tukad Yéh Nusa.

ក។ បាញ់រោងទាញ កំរង ភ័រាបាឯ។

na. Banjar Adat Darma Tengah :

១៣។ សិសិ ភាគរង ៖ បាញ់រោងទាញ កំរង ភ័រាបាឯ។

1) Sisi Kalér : Banjar Adat Darma Kaja;

១៣។ សិសិ ភាគរង ៖ សិសិ ភាគរង ភ័រាបាឯ។

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៣។ សិសិ ភ័រាបាឯ ៖ បាញ់រោងទាញ កំរង ភ័រាបាឯ។

3) Sisi Kelod : Banjar Adat Darma Kelod;

១៣។ សិសិ ភាគរង ៖ សិសិ ភាគរង ភ័រាបាឯ។

4) Sisi Kauh : Sisi Kangin Tukad Yéh Nusa.

នា កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់៖

ca. Banjar Adat Darma Kelod :

១៣១ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

1) Sisi Kalér : Banjar Adat Darma Tengah;

១៣២ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៣៣ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

3) Sisi Kelod : Banjar Adat Riang Kaja;

១៣៤ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

4) Sisi Kauh : Sisi Kangin Tukad Yéh Nusa.

៣១ កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់៖

ra. Banjar Adat Riang Kaja :

១៣៥ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

1) Sisi Kalér : Banjar Adat Darma Kelod;

១៣៦ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

2) Sisi Kangin : Sisi Kauh Tukad Yéh Nu.

១៣៧ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

3) Sisi Kelod : Banjar Adat Riang Tengah;

១៣៨ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

4) Sisi Kauh : Sisi Kangin Tukad Yéh Nusa.

គា កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់៖

ka. Banjar Adat Riang Tengah :

១៣៩ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

1) Sisi Kalér : Banjar Adat Riang Kaja;

១៤០ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៤១ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

3) Sisi Kelod : Banjar Adat Riang Kelod;

១៤២ សិស្ស កាត្រូវបានដាក់ឈ្មោះឱ្យស្រាប់

4) Sisi Kauh : Sisi Kangin Tukad Yéh Nusa.

ឆា កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់ :

da. Banjar Adat Riang Kelod :

១៣១ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់

1) Sisi Kalér : Banjar Adat Riang Tengah;

១៣២ សិស្ស គាត់ : សិស្ស គាត់ ឬ គាត់ ឬ គាត់

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៣៣ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់

3) Sisi Kelod : Banjar Adat Riang Delod Sema;

១៣៤ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់ ក្នុង ឆាត្រូវបានដាក់

4) Sisi Kauh : Banjar Adat Riang Delod Sema Gedé.

ឆា កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់ :

ta. Banjar Adat Riang Delod Sema :

១៣៥ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់

1) Sisi Kalér : Banjar Adat Riang Kelod;

១៣៦ សិស្ស គាត់ : សិស្ស គាត់ ឬ គាត់ ឬ គាត់

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៣៧ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់

3) Sisi Kelod : Banjar Adat Riang Ancut;

១៣៨ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់ ក្នុង ឆាត្រូវបានដាក់

4) Sisi Kauh : Banjar Adat Riang Delod Sema Gedé.

ឆា កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់ :

sa. Banjar Adat Riang Ancut :

១៣៩ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់

1) Sisi Kalér : Banjar Adat Riang Delod Sema;

១៤០ សិស្ស គាត់ : សិស្ស គាត់ ឬ គាត់ ឬ គាត់

2) Sisi Kangin : Sisi Kauh Tukad Yéh Nu;

១៤១ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់

3) Sisi Kelod : Désa Adat Kutuh Kaja;

១៤២ សិស្ស គាត់ : កាត្រូវបានដាក់ក្នុង ឆាត្រូវបានដាក់ ក្នុង ឆាត្រូវបានដាក់

4) Sisi Kauh : Banjar Adat Riang Delod Sema Gedé.



សំពៅទី២  
SARGAH II  
បដិស្ឋានប្រាសាទសិរី  
PAMIKUKUH LAN PETITIS  
បទប្បញ្ញត្តិ  
Pawos 5

ក្រុមប្រឹក្សាភិបាល ឃុំ រីង ក្រុង ក្រុង បដិស្ឋានប្រាសាទសិរី :

Désa Adat Riang Gedé ngamanggehang pamikukuh, minakadi :

- ហា ប្រាសាទសិរី
- ha. Pancasila.
- គា ខ្លឹមស្រី ឆ្នាំ ១៩៤៥
- na. Undang -undang Dasar 1945.
- សា ប្រាសាទ មាតា មាតា
- ca. Panagara Mawa Tata.
- រា ត្រី ហិទ្ធា កាណា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា
- ra. Tri Hita Karana, manut sadacara utawi dresta Agama Hindu.

បទប្បញ្ញត្តិ  
Pawos 6

ក្រុមប្រឹក្សាភិបាល ឃុំ រីង ក្រុង ក្រុង :

Luir petitis Désa Adat Riang Gedé :

- ហា ប្រាសាទសិរី មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា
- ha. Mikukuhin miwah ngrajegang Sang Hyang Agama.
- គា កាណា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា
- na. Nginggilang tata prawretining maagama.
- សា កាណា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា មាតា
- ca. Ngrajegang kasukretan désa saha pawongannya sekala lan niskala.

សំពៅទី៣

SARGAH III

ធម៌កម្មវិញ្ញាបនបត្រប្រតិបត្តិការសាសនាធម៌

AWIG-AWIG, PARAREM, MIWAH UGER-UGER TIOSAN DÉSA ADAT

បញ្ចប់ទី៣

Palet 1

ធម៌កម្មវិញ្ញាបនបត្រ

Awig-Awig Désa Adat

បញ្ចប់ទី៣

Pawos 7

- ១៣១ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ
- (1) Awig-Awig Désa Adat Riang Gedé katiténin lan kasungkemin ring Paruman Désa  
ធម៌កម្មវិញ្ញាបនបត្រ  
Adat.
- ១៣២ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ
- (2) Tata titi nyuratang Awig-Awig inggih punika mawiwit saking Paruman Adat,  
រាជធានីភ្នំពេញ ប្រទេសកម្ពុជា ជាមួយនឹងធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ  
raris ngadegang Prawartaka Nguwah-uwuhin Awig-Awig sané anggannyané  
ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ  
mawit saking Prajuru Désa Adat, Sabha Désa, Kerta Désa, Manggala Banjar  
ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ  
Adat, Pacalang, Tokoh Masyarakat, Tokoh Agama, unsur  
ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ  
Pasikian Krama Istri, lan unsur Pasikian Yowana.
- ១៣៣ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ
- (3) Awig-Awig sané kasuratang nénten dados lémpas utawi matinjakan sareng  
ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ  
Pamikukuh marupa Peraturan perundang-undangan sané manggeh ring NKRI.
- ១៣៤ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ ធម៌កម្មវិញ្ញាបនបត្រ
- (4) Awig-Awig prasida kauwah-uwuhin padgatakala yéning wénten parindikan sané  
ធម៌កម្មវិញ្ញាបនបត្រ  
mabuat.





១៣៣១

សំព័ន្ធ ១១

SARGAH IV

សូត្រ ២២ បរាហ្យានគ្រួសារធម៌

SUKRETA TATA PARAHYANGAN DÉSA ADAT

បញ្ចប់ ១៣១

Palet 1

បរាហ្យានគ្រួសារធម៌

Parahyangan Désa Adat

បរាសិ ១៣១

Pawos 10

សព្វគតិ គោតមា ឯកាស្ត្រាហ្យានគ្រួសារធម៌ ក្នុង ក្រុងរាង ឈ្មោះ ៖

Sané kamanggehang dados Kahyangan druén Désa Adat Riang Gedé, luiré :

ហា បូរា ត្រី កាហ្យាន ៖

ha. Pura Tri Kahyangan :

១៣១ បូរា ដេសា

1) Pura Désa;

១៣១ បូរា បូសេអ៊ី

2) Pura Puseh;

១៣១ បូរា ដាឡេមធម៌

3) Pura Dalem Darma;

១៣១ បូរា ដាឡេម រីង

4) Pura Dalem Riang;

១៣១ បូរា ដាឡេម រីង ហ្វាន់ ឡា

5) Pura Dalem Riang Ancut;

១៣១ បូរា ដាឡេម រីង ដេលុត សេមា ឈ្មោះ

6) Pura Dalem Riang Delod Sema Gedé.

គា ត្រី កាហ្យាន ត្រី កាហ្យាន ត្រី កាហ្យាន ៖

na. Tiosan ring Tri Kahyangan, inggih punika :

១៣១ បូរា ប្រាជបតិ សេត្រា ឌីនា ធម៌

1) Pura Prajapati Sétra Griya Darma;

១៣១ បូរា ប្រាជបតិ រីង គូបូ

2) Pura Prajapati Riang Kubu;

# ១៣៣

- ១៣១ បុរាប្រាជ្ញាបតិ ដាម
- 3) Pura Prajapati Dharma;
- ១៣២ បុរាប្រាជ្ញាបតិ រិម
- 4) Pura Prajapati Riang;
- ១៣៣ បុរាប្រាជ្ញាបតិ រុក្ខា
- 5) Pura Prajapati Désa;
- ១៣៤ បុរាប្រាជ្ញាបតិ រិម ហេតុ
- 6) Pura Prajapati Riang Ancut;
- ១៣៥ បុរាប្រាជ្ញាបតិ រិម ដាម រុក្ខា ដាម រុក្ខា
- 7) Pura Prajapati Riang Delod Sema Gedé.

## បុរាប្រាជ្ញា

Palet 2

កាសុក្រេតាន កាហ្យងាន  
Kasukretan Kahyangan

បាវូស ១១

Pawos 11

- ១៣៦ សុក រុក្ខា កាសុក្រេតាន កាហ្យងាន សុក កាសុក្រេតាន កាហ្យងាន
- (1) Sané nénten kalugra ngranjng ka pura / kahyangan sang sané katibén cuntaka  
មាតិកា ដាម កាសុក្រេតាន កាហ្យងាន  
makadi sebel ngraga luihé :  
ហា សុក រុក្ខា កាសុក្រេតាន កាហ្យងាន សុក រុក្ខា កាសុក្រេតាន កាហ្យងាន  
ha. Sebel kandel ngrajswala, salami déréng mabersih;  
គា សុក រុក្ខា កាសុក្រេតាន កាហ្យងាន សុក រុក្ខា កាសុក្រេតាន កាហ្យងាន  
na. Sebel antuk ngembasang putra risampun macolongan utawi 3 sasih yening  
ដាម សុក រុក្ខា កាសុក្រេតាន កាហ្យងាន សុក រុក្ខា កាសុក្រេតាន កាហ្យងាន  
durung macolongan, karuron salami 42 rahina;  
សា សុក រុក្ខា កាសុក្រេតាន កាហ្យងាន សុក រុក្ខា កាសុក្រេតាន កាហ្យងាន  
ca. Sebel panganténan, sadéng mabiakala/makalakalan;  
រា សុក រុក្ខា កាសុក្រេតាន កាហ្យងាន សុក រុក្ខា កាសុក្រេតាន កាហ្យងាន  
ra. Sebel madrué kulawarga kalayusekaran risampun ngrorasin, nyapsap lan  
បាវូស ១១  
maprayascita.



- ၁၂၁ ဗမ္မေသနိန္ဒြေကဏ္ဍိယါ  
ra. Masusunin anak alit;  
၁၂၂ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
ka. Munggah tedun ring palinggih sa jawaning pamangku sané nguger.  
၁၂၃ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
(8) Siosan ring pamangku tan kalugra munggah tedun ring palinggih, sa jawaning wit  
ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
saking pituduh prajuru pura, utawi prajuru désa adat.  
၁၂၄ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
(9) Sang sané mamurug kecap ring ajeng katiwakin déwa danda manut Pararem.

## ပာဝေါ ၁၂

### Pawos 12

- ၁၂၅ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
(1) Yaning wénten jatma karauhan ring pura, boya sangkaning nyanjan, tur  
ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
ngawinang kramané biapara, biota, wenang keni déwa danda manut Pararem.  
၁၂၆ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
(2) Pradé kahyangan kahanan durmanggala, minakadi kapancabayan, pamangku patut  
ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
digelis masadok ring prajuru pura, kalanturang ka prajuru désa adat.  
၁၂၇ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
(3) Indik upakara/upacara pemahayu kadurmanggalan kahyangan désa/kahyangan  
ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ ဗျာဒိတံ  
sané tiosan, manut kecap sastra agama lan drestan désa.

၁၇၈၁

ပဉ္စမပါဌာ

Palet 3

ကကန္တပျာဏ်

Ngwangun Kahyangan

ပာဟမပါဌာ

Pawos 13

- ၁၇၈၁ ဖေဖေ ဖေဖေ ဟိန္ဒူကန္တပျာဏ်ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- (1) Tata titi indik ngwangun kahyangan utawi mecikang palinggih druén Désa Adat  
ဂိယံ ဟိန္ဒူကန္တပျာဏ်ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- Riang Gedé, katiténin olih prajuru désa adat.
- ၁၇၈၁ ဖေဖေ ဖေဖေ ကဏ္ဍာ ပမကန္တပျာဏ်ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- (2) Tata titi ngamargiang pawangunan kadasarin antuk pasungkem krama.
- ၁၇၈၁ ပျာဏ်ဗိမ္ဗိန္ဒါ ပမကန္တပျာဏ်ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- (3) Prabéa sajeroning pawangunan utawi pamargi mecikang Palinggih wiadin  
ကဏ္ဍာ ပမကန္တပျာဏ်ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- Kahyangan mawit saking paturunan krama Adat, wantuan saking guru wisésa  
ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- miwah punia.

ပဉ္စမပါဌာ

Palet 4

ယဏ္ဍ

Yadnya

ဟိန္ဒူကန္တပျာဏ်

Indik 1

ဂမ္ဘာ ယဏ္ဍ

Déwa Yadnya

ပာဟမပါဌာ

Pawos 14

- ၁၇၈၁ ဖေဖေ ဖေဖေ ဟိန္ဒူကန္တပျာဏ်ဗိမ္ဗိန္ဒါ ပလိကဒုက္ခပာဏ် အမေ
- (1) Tegak piodalan ring soang-soang kahyangan inucap ring ajeng, kasulurang sakadi

រី រុដៈ

ring sor :

ហ៍ បូក ទ្រី គាហ្យានាគី :

ha. Pura Tri Kahyangan :

១៣១ បូក រុដៈ រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

1) Pura Désa, ring rahina Saniscara Kliwon Kuningan;

១៣២ បូក បូស្រី រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

2) Pura Puseh, ring rahina Saniscara Kliwon Kuningan;

១៣៣ បូក បាតុដ្ឋ រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

3) Pura Dalem Darma, ring rahina Buda Wage Klawu;

១៣៤ បូក បាតុដ្ឋ រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

4) Pura Dalem Riang, ring rahina Buda Umanis Prangbakat;

១៣៥ បូក បាតុដ្ឋ រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

5) Pura Dalem Riang Ancut, ring rahina Buda Umanis Tambir;

១៣៦ បូក បាតុដ្ឋ រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

6) Pura Dalem Riang Delod Sema Gedé, ring rahina Buda Umanis Tambir.

Tambir.

គា ទ្រី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

na. Tiosan ring Tri Kahyangan, inggih punika :

១៣៧ បូក ប្រាបាទី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

1) Pura Prajapati Sétra Griya Darma, ring Purnama Sasih Kapitu;

១៣៨ បូក ប្រាបាទី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

2) Pura Prajapati Riang Kubu, ring Purnama Sasih Kadasa;

១៣៩ បូក ប្រាបាទី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

3) Pura Prajapati Darma, ring Purnama Sasih Sadha;

១៤០ បូក ប្រាបាទី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

4) Pura Prajapati Riang, ring Purnama sasih Kapitu;

១៤១ បូក ប្រាបាទី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

5) Pura Prajapati Désa, ring Purnama Sasih Kapat;

១៤២ បូក ប្រាបាទី រុដៈ គាហ្យានាគី រុដៈ គាហ្យានាគី

6) Pura Prajapati Riang Ancut, ring Purnama Sasih Kadasa;

၁၈၁ ပွကပြာပ၏ ဂိမ်း ညီဂလာနွမ်ထ ကိဂမၢ်ဂီ ပွဲကထ ကစီဒ  
7) Pura Prajapati Riang Delod Sema Gedé, ring Pumama Sasih  
ကဒါဏ။

Kadasa.

ကၢ ပကတုဗာကဒိဂလာနွမ်ထ ကိဂမၢ်ဂီ ပွဲကထ ကစီဒ  
na. Pangempon piodalan ring soang-soang kahyangan, kasulurang manut  
ပကပွဗါ။

Pararem.

### ပကပေါကတု

Pawos 15

၁၈၁ ဂီဂမၢ်ဂီ ပွကဟိန္ဒုဗပ ဟိဂါပဗုဏ္ဏာန်ထံ ပဗက။

(1) Ring soang-soang pura inucap ring ajeng, patut kaadegang pamangku.

၁၈၁ ပိသဗ္ဗဒါပ ကဒါဏ ပဗက ကဒါဏ်ဒုဂါနာနာနာ။

(2) Pidabdabé ngadegang pamangku nganutin dudonan :

ဟၢ ကဒါဏ်ဒုဂါနာနာနာနာနာ

ha. Ngwilang saking turunan utawi ngwaris;

ကၢ ပဗုဏ္ဏာန်ထံ ပွကဟိန္ဒုဗပ ဟိဂါပဗုဏ္ဏာန်ထံ ပဗက။

na. Malantaran kapilih oleh krama désa;

ဟၢ ပဗုဏ္ဏာန်ထံ ကဒါဏ်ဒုဂါနာနာနာနာ

ca. Malantaran nyanjan utawi nuur ring pura sané karerehang pamangku.

၁၈၁ မၢက ဟိန္ဒုဗပ ကဒါဏ်ဒုဂါနာနာနာနာ

(3) Sané tan kawenang kaadegang dados pamangku luihé :

ဟၢ ဂမၢ်ဂီ ပွကဟိန္ဒုဗပ ဟိဂါပဗုဏ္ဏာန်ထံ ပဗက။

ha. Cédangga, luihé : Pécéng, perot, cungh lan sapanunggalannya;

ကၢ မၢက ဟိန္ဒုဗပ ကဒါဏ်ဒုဂါနာနာနာနာ

na. Sakit ila, ayan, buduh wiadin édan, sungkan sané tan sida

ကဒါဏ်ဒုဂါနာနာနာ

katambanin;

ဟၢ မၢက ဟိန္ဒုဗပ ကဒါဏ်ဒုဂါနာနာနာနာ

ca. Sang sapisira ugi tan kapatutang manut Pararem, sastra agama lan

သြဗ္ဗာ

dresta;

៣។ សំសុក ឈ្មោះ បរិលក្ខណៈ ក្នុងន័យ ។

ra. Sang madrebé parilaksana nénten becik.

១៣។ ប្រាជ្ញា គឺជាបរិលក្ខណៈ ។

(4) Prabéa kapamangkuan :

៣។ ប្រាជ្ញា ជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

ha. Prabéa adiksa widi utawi ngwintenang pamangku, kamedalin miwah  
គឺជាប្រាជ្ញា ដែល មានចិត្ត បរិសុទ្ធ ។

kamargiang olih krama désa;

គ។ ឈ្មោះ ប្រាជ្ញា គឺជាបរិលក្ខណៈ ដែល មានចិត្ត បរិសុទ្ធ ។

na. Marep ring prabéan pitra yadnya atiwa-tiwa ring pamangku, yaning séda  
នឹងគឺជាប្រាជ្ញា គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។  
riwekas, kamedalin miwah kamargiang olih krama désa, manut  
បរិលក្ខណៈ ។

Pararem;

១៣។ បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

(5) Pamangku patut ngamanggehang sesana miwah agem-ageman pamangku.

## ប្រាជ្ញា ១៣៤

### Pawos 16

ស្វាធារណៈ បរិលក្ខណៈ ។

Swadarmaning pamangku, luié :

១៣។ បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

(1) Pamangku patut ngamanggehang lan ngrajegang sesana miwah agem-ageman  
បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

pamangku sané manut kecap sastra sané munggah ring uger-uger pamangku.

១៣។ បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

(2) Ngénterang upacara ring kahyangan sané kaempon utawi ring pakubon krama  
បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

soang-soang.

១៣។ បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

(3) Pradé sinalih tunggil pamangku kapialang sungkan, utawi cuntaka kéngin nuhur  
បរិលក្ខណៈ គឺជាអ្នកដែល មានចិត្ត បរិសុទ្ធ គឺជាបរិលក្ខណៈ ។

pamangku tiosan sané sumaih katiténin antuk pra juru.

- (3) ယက ပဗတ ဓာသုန္ဒြိတံ ဂဟိန္ဒ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
(4) Yaning pamangku sampun tigang rahina ngayah ring pura kancit wénten  
နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
kulawargannyané kalayu sekaran, pamangku inucap tan kakenéng cuntaka,  
ဓာသုန္ဒြိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
sakéwanten nénten kadadosang budal selami swakarya utawi piodalan.  
(၅) မွကု ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
(5) Mungghah tedun ring kahyangan miwah ngiyasin pralinggan Ida Betara.  
(၆) ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
(6) Tan wenang salab-sulub ring genah sané sinanggeh leteh, yaning mamurug  
ဗိန္ဒ ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
wenang pamangku inucap nyapuhin/mersihin raga.

### ပာဠိ ၁၇

#### Pawos 17

ပိယုဠိ ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ

Petias utawi olih-olihan pamangku luihé :

- (၁) ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
(1) Polih olih-olihan apah tiga saking sarin canang rikala wénten aci ring  
နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
kahyangan sané kaempon.  
(၂) ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
(2) Luput pakaryan miwah luput papeson, yéning wénten wawangunan lan karya ring  
ပုဂံ ဓာသုန္ဒြိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
pura sané kaempon.  
(၃) ဂိယက နာဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
(3) Sarin canang panguleman miwah sarin canang ring soang-soang pakubon krama  
ဂဠိဂံ ဂဠိန္ဒါ ဂယဒ် ဂိယက နာဠိဂံ ဂဠိန္ဒါ  
désa adat, kasulurang manut Pararem.

မဟာသီလဗျ

១៣១ បឋមតាត៍ ១ ត្រាឈិប្រិយត្រាត៍ ៖

- ២៣១ ក្រសួង/ក្រសួង

ក) បិទគ្រឿង ឬ បិទបិទ តាមពិធីបិទបិទបិទបិទបិទ

២១ ការប្តូរនិងការផ្គត់ផ្គង់ឧបករណ៍បរិក្ខារបរិក្ខារសុខភាពសាធារណៈសុខភាពសាធារណៈ

ca. Kawusanang antuk krama menawi malaksana sané tan patut utawi nilar  
 ၁၀၂၈၆၅၇၉

၂၅) ဖာဖာဖါဖါ ကုသနဲ ပိယံ၊ ဗျာဠာမိန္ဒဝပကော သပ္ပာရုံဂါ ဝေဒဟာဂမ္ဘဝါ။

- ဟိန္ဒူနာ၊ဗွ၊

ပုခို ယုဒ

ហុចស៊ីតេ

[illegible]

- (1) Sang pacang madeg sulinggih utawi madwiji pati masadok ring prajuru désa  
සහමුද්‍ය පරිසර ජීවත් වේ.

១៨) ប្រកួតប្រជែងការងារសាងសង់បណ្តាញទឹកស្អាត និង ប្រព័ន្ធធានាសុវត្ថិភាពស្រូវ

- (2) Prajuru désa adat patut ngawas lan niténin tur wenang mialingin, pradé kacihna  
၇ပုဂ္ဂိုလ်တို့ကမူ အခြားသူများ၏ နှစ်သက်မှုကို စောင့်ရှောက်ပြီး မိမိတို့ ပြဿနာဖြေဆိုရန်  
wénten indik sané tan manut kecap sastra Agama Hindu miwah dresta, tur sareng  
ကာလအခါနှင့်ပတ်သက်၍ သဘောထားချက်၊ ကျမ်းဂန်၊ ရဟန်းစည်းဝင်ရေး၊  
nyaksinin upacara padwi jatiannia, saha nglanturang nyobiahang sajeroning





181. ປຸຈຸງ ງາໝ/ໜູ່ວ ກາຍົບສູ່ພູພິນກຸລນພູມສາກຄີ  
 na. Prajuru désa/banjar raris nepak kulkul tengeran kalayusekaran;  
 182. ປຸຈຸງ ສາຍົບສູ່ພິນກຸລນພູມສາກຄີ  
 ca. Pradé kapendem, panyanggran krama désa/banjar salanturnya manut  
 ສາຍົບສູ່ພິນກຸລນພູມສາກຄີ ປຸຈຸງ ສາຍົບສູ່ພິນກຸລນພູມສາກຄີ  
 sakadi sané sampun kunggahang jeroning Pararem, jantos pamendemané  
 ປຸຈຸງ  
 puput;  
 183. ປຸຈຸງ ສາຍົບສູ່ພິນກຸລນພູມສາກຄີ ປຸຈຸງ ງາໝ/ໜູ່ວ ສາຍົບສູ່ພິນກຸລນພູມສາກຄີ  
 ra. Prade makingsan ring geni, panyanggran krama désa/banjar salanturnya,  
 ສາຍົບສູ່ພິນກຸລນພູມສາກຄີ ປຸຈຸງ ສາຍົບສູ່ພິນກຸລນພູມສາກຄີ  
 manut kadi daging Pararem, jantos pamargin upacaraé puput;  
 184. ປຸຈຸງ ສາຍົບສູ່ພິນກຸລນພູມສາກຄີ ປຸຈຸງ ງາໝ/ໜູ່ວ ສາຍົບສູ່ພິນກຸລນພູມສາກຄີ  
 ka. Prade kabénang, panyanggran krama désa/banjar salanturnya, manut kadi  
 ສາຍົບສູ່ພິນກຸລນພູມສາກຄີ ປຸຈຸງ ສາຍົບສູ່ພິນກຸລນພູມສາກຄີ  
 daging Pararem, jantos pamargin upacaraé puput.

185. ທາຍາຍາ ທາຍາຍາ

(3) Tan kalugra nginepang bangbang.

186. ງາໝ/ໜູ່ວ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ

(4) Désané mawéh galah ring sang kalayusekaran sajeroning pitung rahina kengin  
 ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ

atiwa-tiwa, sa jawaning wénten kabuatan tios saking sang ya jamana.

187. ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ

(5) Larangan papendeman miwah palebon ring wawengkon Désa Adat Riang Gedé,  
 ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ

kasulurang ring Pararem.

188. ປຸຈຸງ ງາໝ/ໜູ່ວ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ

(6) Prade wénten kalayusekaran rikala piodalan ring kahyangan désa, mangda  
 ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ ທາຍາຍາ

masadok, tur patut ngrereh galah mamargi mendem rikala sandi kala.



ຕາງຊາສູ່ເຮົາໂງ່ ບປາມເຮົາ

ngantos ngamargiang pamrayascita;

ສາ ບບິບາບາກີ ສູ່ຊາສູ່ ຕາງຊາສູ່ ບປາມເຮົາ

ka. Pawiwahan, cuntakania ngantos sampun makala-kalaan;

ທາ ຕາງ ຕາງ ສູ່ຊາສູ່ ຕາງຊາສູ່ ບປາມເຮົາ ສູ່ຊາສູ່ ສູ່ຊາສູ່

da. Gamia gamana, cuntakania ngantos sampun, karuntutin antuk mrayascita  
ສິນຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

sikian, banjar adat, désa adat miwah kahyangan désa;

ທາ ສາມາດ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

ta. Salah timpal, cuntakania kapuputang manut kecap sastra Agama Hindu  
ບິບາມ ສາມາດ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

miwah dresta sané mamargi ring désa;

ສາ ບາກສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

sa. Anak istri mobot malantaran lokika sanggraha kandugi pecak nénten  
ຕາງ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່  
ngamargiang upakara pabiakaonan/makala-kalaan, sané cuntaka  
ບາກສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່  
anaké istri sané mobot punika, cuntakania ngantos katiwakin  
ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

upakara pabiakaonan;

ທາ ບາກສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi pecak  
ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່  
nénten katiwakin upakara/upacara pabiakaonan miwah widi widana,  
ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່  
cuntakannya ngantos wénten meras anaké alit, karuntutin antuk

ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

upakara/upacara manut kecap sastra agama;

ທາ ບິບາມ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່

la. Mamitra ngalang, sané cuntaka sang nglaksanayang mamitra ngalang  
ບາກສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່ ສູ່ຊາສູ່  
punika, cuntakania ngantos kawéntenang upakara pabiakaonan;

ဃ၊ မဃာဗာဇာယိ၊ သုန္ဒရီကန္တာရန္တာယုယသုန္ဒရီယု၊ သိဗျာဓိဗျာ  
ma. Sad atatayi, cuntakannya ngantos sampun mrayascita sikian miwah  
ဏာမဟိန္ဒြဗျာဓိ

ngeséhin prawreti.

၁၆၊ မိ ကာဏိကန္တာရန္တာယုဗျာဓိဗျာဓိ

(6) Sang katiban cuntaka, luiré :

ဃ၊ ကာယယုမိကာကိ၊ သုန္ဒရီကန္တာရန္တာယု

ha. Kalayusekaran, sané cuntaka :

၁၇၊ မိ ကာယယုမိကာကိ၊

1) Sang kalayusekaran;

၁၈၊ ကုလဝရဂန္တာရန္တာ

2) Kulawargannya;

၁၉၊ ဗာဏာဗျာဓိ

3) Babanjarannya.

၂၀၊ နဂရဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

na. Ngrajaswala, sané cuntaka : sang ngrajaswala punika;

၂၁၊ နဂရဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

ca. Ngembasang putra, sané cuntaka : yayah renannyané;

၂၂၊ ပဝိဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

ra. Pawiwahan, sané cuntaka : sang mawiwaha, lanang wiadin istri, utawi

သမ္ပာဒိဗျာဓိဗျာဓိဗျာဓိဗျာဓိဗျာဓိ

dampati lanang istri lan pameremannya;

၂၃၊ ကာယဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

ka. Karuron, sané cuntaka : sang karuron;

၂၄၊ ကာယဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

da. Gamia gamana, sané cuntaka :

၂၅၊ မိ ကာယဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

1) Sang nglaksanayang gamia gamana;

၂၆၊ ဒေသဗျာဓိဗျာဓိဗျာဓိဗျာဓိဗျာဓိ

2) Désa adatnyané.

၂၇၊ နဂရဗျာဓိ၊ သုန္ဒရီကန္တာရန္တာယုဗျာဓိဗျာဓိ

ta. Salah timpal, sané cuntaka :

၁၇၈။ မဲ ကလေးယယ် မလှ ဖိုလေပါ။

1) Sang nglaksanayang salah timpal;

၁၇၉။ ၇၈၈။ ဒေသအတိုင်း။

2) Désa adatnyané.

၁၈၀။ ဟိန္ဒူမြို့ ၇၈၈။ ဒေသအတိုင်း မလှ ဖိုလေပါ။

sa. Anak istri mobot malantaran lokika sanggraha, kandugi pecak nénten

ကလေးယယ် မလှ ဖိုလေပါ။/ ၇၈၈။ ဒေသအတိုင်း မလှ ဖိုလေပါ။

katiwakin upakara/upacara pabiakaonan, sané cuntaka : anaké

ဟိန္ဒူမြို့ ၇၈၈။ ဒေသအတိုင်း

istri sané mobot punika;

၁၈၁။ ဟိန္ဒူမြို့ ၇၈၈။ ဒေသအတိုင်း မလှ ဖိုလေပါ။

wa. Anak istri ngembasang putra malantaran lokika sanggraha, kandugi pecak

ကလေးယယ် မလှ ဖိုလေပါ။/ ၇၈၈။ ဒေသအတိုင်း မလှ ဖိုလေပါ။

nénten katiwakin upakara/upacara pabiakaonan miwah widi widana,

မလှ ဖိုလေပါ။

sané cuntaka :

၁၈၂။ မဲ ကလေးယယ်

1) Sang ngembasang putra;

၁၈၃။ ပုဂ္ဂိုလ်ကလေးယယ်

2) Putrané sané kaembasang.

၁၈၄။ မဲ ကလေးယယ် မလှ ဖိုလေပါ။

la. Mamitra ngalang, sané cuntaka : sang nglaksanayang mamitra ngalang

ပုဂ္ဂိုလ်ကလေး

punika;

၁၈၅။ မဲ ကလေးယယ် မလှ ဖိုလေပါ။

ma. Sad atatayi, sané cuntaka : sang nglaksanayang Sad atatayi punika.

၁၈၆။ မဲ ကလေးယယ် မလှ ဖိုလေပါ။

(7) Sang tan kenéng cuntaka luihé :

၁၈၇။ မဲ ကလေးယယ်

ha. Sang Sulinggih;

၁၈၈။ ပုဂ္ဂိုလ်ကလေးယယ် မလှ ဖိုလေပါ။

na. Pamangku Kahyangan Tiga rikala piodalan tur sampun ngayah tigang

ကဟိန္တိ ပုပ္ဖာ သုကန္တ နာဟိ ဂုဏ်သိန္ဓဝိ သာယန္တတုလံ ဣတိ။  
rahina ring pura sané kaemponin utawi sampun magalang sasih.

ပာဗာမိ၁၅၁  
Pawos 24

- ၁၀၀၁ ပဇာတိန္ဒုဗိဗဗိဗ ဟူမဝိ ပကုကန္တဇာတိ ပပကဗိဗ္ဗိသမ္မာဓိ။  
(1) Pamargin atiwa-tiwa utawi pangabénan kamargiang mapagamel kecap sastra  
ဆာကဗ ဗိဗဒ္ဓိ ဟူမဂုဏ်။  
agama miwah drestan désa.
- ၁၀၀၂ ပပဗ္ဗာမိဗကုကန္တဇာတိ ကာမုလ္လကဗိဗဗိဗ။  
(2) Paputusan pangabénan, kasulurang ring Pararem.
- ၁၀၀၃ ပကုကန္တဇာတိ ကာမုလ္လကဗိဗဗိဗ။  
(3) Panginguné ring krama banjar, kasulurang manut Pararem.

ဟိန္တိ၁၅၂

Indik 4

မာနုဗယဏ္ဍ

Manusa Yadnya

ပာဗာမိ၁၅၂

Pawos 25

- ၁၀၀၄ ကြမာ သေဗ ဗိဗကဗိဗ ကြမာ ကာမုလ္လကဗိဗဗိဗ ဗိဗဒ္ဓိ နိဂုဏ်သိန္ဓဝိ။  
(1) Krama désa minakadi krama banjar, patut sareng nyanggra miwah niténin yaning  
ဂုဏ်သိန္ဓဝိ နိဂုဏ်သိန္ဓဝိ ကာမုလ္လကဗိဗဗိဗ ဂုဏ်သိန္ဓဝိ မာနုဗယဏ္ဍ သုကန္တ ဗိဗဒ္ဓိ။  
wénten sinalih tunggil krama nglaksanayang upacara manusa yadnya sané mabuat.
- ၁၀၀၅ သံ ပဗိဗ ကာမုလ္လကဗိဗဗိဗ ဂုဏ်သိန္ဓဝိ မာနုဗယဏ္ဍ သုကန္တ ဗိဗဒ္ဓိ။  
(2) Sang pacang nglaksanayang upacara manusa yadnya sané mabuat, mangda  
ဗမာနုဗယဏ္ဍ ပုဂ္ဂိုလ်။  
masadok ring prajuru.
- ၁၀၀၆ မာနုဗယဏ္ဍ ဟိန္တိ ပုဂ္ဂိုလ် ပုဂ္ဂိုလ် သံ ပဗိဗ ကာမုလ္လကဗိဗဗိဗ။  
(3) Manusa yadnya inggih punika, upacara-upacara darmaning kauripan manusa,  
ကဗိဗဒ္ဓိ ဗိဗဒ္ဓိ ဗိဗဒ္ဓိ ကာမုလ္လကဗိဗဗိဗ ဂုဏ်သိန္ဓဝိ ဂုဏ်သိန္ဓဝိ။  
ngawit saking patemoning kama bang lan kama petak sajeroning garba, ngantos

ကလယုဆိကကရိမ်ကမ္ပါ။

kalayusekaran riwekas.

- (3) ဂူပသာဂူပသာဂ ဟိန္ဒုပဉ္စိ ဟိန္ဒိ ကင်္ဂါ ကရိဗ္ဗ၊ ဗညုဗ၊ ဂူဇ္ဇုဗ၊ ဗန္ဓုဗ၊  
 (4) Upacara-upacara inucap ring ajeng kamargiang kanista, madiama, utama, manut  
 ကိန္ဒုဗ္ဗ၊ ဗေကဗ၊ ဗိဗ္ဗုဗ္ဗ။  
 kecap sastra agama miwah dresta.

ဟိန္ဒိကရိမ်

Indik 5

ဘုဒ ယုဒ

Buta Yadnya

ပာဗာမိ၊ ပာဗာ

Pawos 26

- ၁၃၃၁ ဂုဏက အေအေ၊ ဂိမ်း ဂိဏက ပေဏက၊ ပေဏက ယုဒ၊ ဗုဒ္ဓိ  
 (1) Désa Adat Riang Gedé patut nyanggra pamargin buta yadnya, marep ring  
 ကာဗုဒ၊ ဂုဏက အေအေ၊  
 kabuatan désa adat.  
 ၁၃၃၂ ပိဏကက ပေဏက ယုဒ ဟိန္ဒုပဉ္စိ ဟိန္ဒိ ဗေကဗ၊ ဗိဗ္ဗုဗ္ဗ၊  
 (2) Pidabdab pamargin buta yadnya inucap ring ajeng, mapagamel kecap sastra  
 ဗေကဗ၊ ကရိဗ္ဗ၊ ဂိဏက၊  
 agama, kanutang ring drestan désa.  
 ၁၃၃၃ ကြဗ ဂုဏက ပိဏကက ကြဗ ကာဗုဒ၊ ပေဏက၊ ယုဒ၊ ဂုဏက ယုဒ၊  
 (3) Krama désa minakadi krama banjar patut sareng nyanggra yaning wénten sinalih  
 ဗုဒ္ဓိ၊ ယုဒ၊ ကာဗုဒ၊ ယုဒ၊ ဂူပသာဂ ဘုဒ ယုဒ၊ ယုဒ၊ ဗုဒ္ဓိ၊  
 tunggil krama sané nglaksanayang upacara buta yadnya sané mabuat.  
 ၁၃၃၄ ယုဒ၊ ယုဒ၊ ကာဗုဒ၊ ယုဒ၊ ဂူပသာဂ ဘုဒ ယုဒ၊ ယုဒ၊ ယုဒ၊  
 (4) Sang pacang nglaksanayang upacara buta yadnya sané mabuat, mangda  
 ယုဒ၊ ယုဒ၊ ယုဒ၊  
 masadok ring prajuru.

ပာဝေါဒ္ဒက

Pawos 27

- ၁၇၁ ဘုရားယုဉ်းပဉ်း နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ
- (1) Buta yadnya marep ring kabuatan désa adat minakadi carun sasih miwah  
 သုက နိယနာနိ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ  
 sané lianan, kasulurang manut Pararem.
- ၁၇၂ ဟိန္ဒိနာပဲလဲ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ
- (2) Indik pamargin palelastian utawi makiyis, kasulurang ring Pararem.
- ၁၇၃ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ
- (3) Nangken warsa, rikalaning tilem sasih kasanga, patut kamargiang taur kasanga,  
 နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ  
 kalanturang antuk pangrupukan, pinaka cihna nyanggra pangrauh Nawa Saka  
 ပဲလဲ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ  
 Warsa (Tahun Baru Saka), ring pananggal apisan Sasih Kadasa, sané kawastanin  
 ကံပီ။

Nyepi.

- ၁၇၄ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ
- (4) Rikalaning Nyepi, soang-soang krama désa patut ngamargiang Catur Brata  
 ပာဝေါဒ္ဒက နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ

Panyepian, inggih punika :

- |     |                     |                                                                                                                                                                      |
|-----|---------------------|----------------------------------------------------------------------------------------------------------------------------------------------------------------------|
| ၁၇၅ | ဟေမိ နာကွဲးကွဲးသေသေ | : နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ                                                                                                                                      |
| ha. | Amati geni          | : tan kéngin mapi-api;                                                                                                                                               |
| ၁၇၆ | ဟေမိ နာကွဲးကွဲးသေသေ | : နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ                                                                                                                                      |
| na. | Amati karya         | : tan kéngin nyambut karya;                                                                                                                                          |
| ၁၇၇ | ဟေမိ နာကွဲးကွဲးသေသေ | : နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ                                                                                                                                      |
| ca. | Amati lelungan      | : tan kéngin malalungayan mrika-mrika;                                                                                                                               |
| ၁၇၈ | ဟေမိ နာကွဲးကွဲးသေသေ | : နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ                                                                                                                                      |
| ra. | Amati lelanguan     | : tan kéngin maoneng-onengan, ngwi-jilang<br>သုက နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ နာကွဲးကွဲးသေသေ<br>suara gora, nabuh gagambelan, lan<br>သာကွဲးကွဲးသေသေ<br>sakancannya. |

- (၅) နတ်ဗြဟ္မာ ပကံပျာနုနိကာ နေဝံကျိ မနိ ဘဗျာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 (5) Catur Brata Panyepian punika kamargiang saking dauh 6 semeng, jantos dauh 6  
 မိမိ၊ ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 semeng benjangné, matengeran suaran kulkul.  
 (၆) မက ပင်ကိန္တရံ ဗြဟ္မာ ပကံပျာနုနိကာ ဗြဟ္မာ၊ ပဗ္ဗာဗိသိန္တရံ၊  
 (6) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin olin  
 ဗြဟ္မာ၊ ပကံပျာနုနိကာ၊ မက ပင်ကိန္တရံ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 Tatelik Désa sané kawastanin Pacalang Désa, tur sang mamurug patut katibakin  
 ပဗ္ဗာဗိသိန္တရံ၊ မက ပင်ကိန္တရံ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 pamidanda, sané kasulurang ring Pararem.  
 (၇) ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 (7) Bénjangné ring pananggal ping Kalih Sasih Kadasa, kawastanin Ngembak Geni,  
 ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 soang-soang krama patut saling ngaksamayang sané kawastanin Darma Santi.

မိမိ၊ ကုန္တာပုပ္ဖာ၊

SARGAH V

မုန္တရံ ဗြဟ္မာ ပကံပျာနုနိကာ ဗြဟ္မာ၊

SUKRETA TATA PAWONGAN DÉSA ADAT

မုန္တရံ ဗြဟ္မာ

Palet 1

မုန္တရံ ဗြဟ္မာ ပကံပျာနုနိကာ ဗြဟ္မာ၊

Pawongan Désa Adat

မိမိ၊ ကုန္တာပုပ္ဖာ၊

Indik 1

ကုမ္ပဏိ

Krama

မုန္တရံ ဗြဟ္မာ

Pawos 28

- (၁) မဟာနိမိ မိမိ၊ ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 (1) Sahananing sang jenek mapaumahan ring wawengkon wawidangan Désa Adat  
 မိမိ၊ ကုန္တာပုပ္ဖာ၊ မိမိ၊ ကုန္တာပုပ္ဖာ၊  
 Riang Gedé, sinanggeh Warga Désa Adat Riang Gedé.

ဝဲက ဟိန္ဒုပဋိ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

Warga inucap ring ajeng, linggihnyané wénten 3 (tigang) soroh :

၁။ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

ha. Krama Désa jana sané ngamong karang désa lan karang paumahan ngraga,

ဗာကဏ္ဍက ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

maagama Hindu, sampun tedun mabanjar adat, mipil/kasurat tur sareng

ကဏ္ဍက ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

nyungkemin Kahyangan Tiga Désa Adat Riang Gedé,

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

Krama désa wénten 3 (tigang) soroh :

၁။ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

1) Krama Ngarep inggih punika jana sané ngamong karang ayahan

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

désa utawi karang paumahan ngraga, maagama hindu, sampun

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

tedun mabanjar adat lan mipil taler sareng nyungkemin kahyangan

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

désa adat.

၂။ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

2) Krama Nyada; krama sané sampun lepas ayah-ayah;

၃။ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

3) Krama Balu; krama ngarep lan krama nyada sané katinggal séda

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

utawi pasah marabian.

ka. ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

na. Krama Tamiu, jana sané saking dura Désa Adat Riang Gedé, maagama

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

Hindu, nénten mipil/kasurat, wantah sareng nyungkemin ring pawongan

ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

lan palemahan kéwanten, sané kasulurang manut Pararem;

sa. ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်၊ ဟိန္ဒါဝါဒကဏ္ဍက ဂုဏ်တိရစ္ဆာန်

ca. Tamiu, jana sané nénten maagama Hindu wantah sareng nyungkemin

ပုဗ္ဗာဏ်၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း၊ ပုဗ္ဗာဏ်၊ ပုဗ္ဗဗဟုဒ္ဓါ  
pawongan, palemahan Désa Adat Riang Gedé, sané kasulurang manut  
ပုဗ္ဗဗဟုဒ္ဓါ။

Pararem.

## ပုဗ္ဗာဏ်၊ ပုဗ္ဗဗဟုဒ္ဓါ

Pawos 29

၁၉၆ ကာဗိဇ္ဇာဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း :

(1) Kawit dados krama Désa Adat Riang Gedé :

ဟ၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

ha. Sangkaning ngamong karang désa;

က၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

na. Mawiwit pawiwahan;

ဗ၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

ca. Sangkaning numbas karang;

ဂ၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

ra. Sangkaning ngarangin karang désa.

၁၉၇ ကာဗိဇ္ဇာဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း :

(2) Sasengker ngawit tedun makrama désa:

ဟ၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

ha. Marep ring krama désa sané mawit saking pawiwahan, saking puput  
ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

makala-kalaan, tur kasulurang manut Pararem;

က၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

na. Marep ring krama désa sané mawit saking numbas karang, kasulurang ring  
ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

Pararem;

ဗ၊ ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

ca. Marep ring krama désa sané mawit saking ngarangin karang désa,  
ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

kasulurang manut Pararem.

၁၉၈ ကာဗိဇ္ဇာဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း ပုဗ္ဗဗဟုဒ္ဓါ အသံ၊ ဂိမ်း ဂိမ်း

(3) Sang saking siosan Désa Adat Riang Gedé, yaning sareng tedun makrama désa,



- ၈၁။ သယက သဗ္ဗေ ကမာနိကသနိဗ္ဗိတံ ဟိယကံ ဟိယကံ အေသတေ ဟိယံ ဟိယကံ။  
 ca. Sayaga sareng natakin panes tis kertiyasan Désa Adat Riang Gedé;  
 ၈၂။ သုဗတဗတေဇ္ဇာလံ ဂုဗန္တိဗုဗကကန္တမိ ဗပယယ ဟိ ဗြိ  
 ra. Sumanggem ritatkala wénten wawangunan utawi mapahayu ring Tri  
 ကဟျကန္တဗျကန္တဗျကန္တ အေသတေ ဟိယံ ဟိယကံ။  
 Kahyangan lan Kahyangan Désa Adat Riang Gedé;

ပဟာမိ၁၉၅၁  
 Pawos 31

ဗြဟ္မာ ဂုဏ် ကမာဒါမိ :

Krama désa kadadosang :

- ၁၉၅၁။ ဗြဟ္မာဗုဒ္ဓမိ ဗြဟ္မာဗုဒ္ဓမိ ဟိယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ  
 (1) Mapuankid utawi tan tedun ngayah nikala mapawangun, mayadnya, matepetin  
 သုဗကံ ဗြဟ္မာဗုဒ္ဓမိ ဗြဟ္မာဗုဒ္ဓမိ ဗြဟ္မာဗုဒ္ဓမိ ဗြဟ္မာဗုဒ္ဓမိ ဗြဟ္မာဗုဒ္ဓမိ ဗြဟ္မာဗုဒ္ဓမိ  
 sungkan, kaluasan, masenger déwasa, keni dadauhan saking guru wisésa.  
 ၁၉၅၁။ ကာသ၊ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ  
 (2) Nyada, mapiteges ngamademang ayah, risampun mayusa 60 warsa.  
 ၁၉၅၁။ ကာသ၊ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ  
 (3) Nyuksukin utawi nyledii krama ngarep yaning sampun marabian.  
 ၁၉၅၁။ ကာသ၊ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ  
 (4) Ngampel utawi numbas ayahan pradé jumenek ring dura désa.

ပဟာမိ၁၉၅၁  
 Pawos 32

၁၉၅၁။ ပဟာမိ၁၉၅၁ ဂုဏ် ကမာဒါမိ :

(1) Wusan dados krama désa luié:

၈၁။ ဂမာ/ပဒေမိ

ha. Séda/padem;

၈၂။ ပိဗ္ဗကန္တဗျကန္တဗျကန္တဗျကန္တ အေသတေ ဟိယံ ဟိယကံ။

na. Pinunas ngraga santukan késah saking Désa Adat Riang Gedé;

၈၃။ ကာသ၊ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ ဗပယကံ

ca. Kanoroyang, duaning sampun tan prasida ngeséhin solah/prawerti stata



ကဏ္ဍ ၇ ကာလ ဘာသာ

katibén pancabaya.

## ပာဏာပါဌာန

Pawos 34

၁၉၈၁ ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ / ကာလ ဘာသာ

(1) Paturunan miwah papeson sajeroning ngulati kasukretan désa/banjar adat, ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

kapitegenang ring krama désa utawi banjar adat.

၁၉၈၁ ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

(2) Prajuru désa/prajuru banjar adat wenang mawéh laluputan ayahan miwah ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

peson-peson ring sang sané kainggilang linggih miwah sang kawelas arsan.

၁၉၈၁ ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

(3) Sor singgih laluputan miwah bacakan sang polih laluputan, kasulurang ring ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

Pararem.

## ဟိန္ဒါနိဌာန

Indik 3

ပာဏာပါဌာန ပာဏာပါဌာန

Panyanggran Karya Suka Duka

## ပာဏာပါဌာန

Pawos 35

၁၉၈၁ ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

(1) Sinalih tunggil krama banjar, ritatkala ngwéntenang karya suka-duka, yéning ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

manut kabuatan sang madrebé karya.

၁၉၈၁ ပာဏာပါဌာန ပာဏာပါဌာန ကာလ ဘာသာ ကာလ ဘာသာ ကာလ ဘာသာ

(2) Tata titi payanggra inucap ring ajeng kasulurang ring Pararem.

၁၉၅၁

ပဉ္စမမြောက်

Palet 2

တရားဝင်စီမံခန့်ခွဲမှုအဖွဲ့အစည်း

Tata Pemerintahan Désa Adat

ဟိန္ဒူနိဒါ

Indik 1

ပြည်သူ့အဖွဲ့အစည်း

Prajuru Désa Adat

ပုဒ်မ ၁၆

Pawos 36

- ၁၆၁၁ အဖွဲ့အစည်းဝင် အဖွဲ့အစည်း အဖွဲ့အစည်း ပြည်သူ့အဖွဲ့အစည်း အဖွဲ့အစည်း
- (1) Désa Adat Riang Gedé, kénter antuk prajuru désa adat, kamanggala  
အဖွဲ့အစည်း အဖွဲ့အစည်း  
oleh Bandésa Adat.
- ၁၆၁၂ ပြည်သူ့အဖွဲ့အစည်း ပုဒ်မ ၁၆ :
- (2) Prajuru désa adat, patut :
- ဟ။ မိမိတို့အဖွဲ့အစည်း အဖွဲ့အစည်း
- ha. Mawit saking krama ngarep;
- က။ ကာလီ ပြည်သူ့အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း
- na. Kadegang prajuru madasar antuk paras paros jeroning paruman krama  
အဖွဲ့အစည်း / အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း  
désa/banjar adat, nyabran 5 warsa, sajawaning wénten  
ပုဒ်မ ၁၆ အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း  
pariindikan fíos tur sang sampun puputing panumaya kéngin kapilih malih;
- ခ။ အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း
- ca. Maduluran atur piuning ring Pura Kahyangan Tiga.

ပုဒ်မ ၁၆

Pawos 37

- ၁၆၁၂ အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း အဖွဲ့အစည်း
- (1) Bandésa Adat, karombo oleh :

- ໙໑ ບອາຈຽໂປຣກ ບລີໂຊກຊຸກ ຜອກໂ  
 ha. Patajuh, pinaka wakil Bandésa Adat;  
 ລ໑ ບກາກິລາໂປຣກ ຈຽກ ສຸກໂ  
 na. Panyarikan, pinaka juru surat;  
 ສ໑ ບອິກໂປຣກ ບກາເຊກຽກຊຸກ  
 ca. Patengen, pinaka pangemong druén désa;  
 ກ໑ ມາກ ບັບໂປຣກ ມາກ ບກາກໂປຣກ ມາກ ບກຸຍໂປຣກ  
 ra. Baga Parhyangan, Baga Pawongan, Baga Palemahan.

- ໂຫຼ້າ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ  
 (2) Sajeroning ngénterang kasukretan ka niskala, Bandésa Adat, patut misinggihang  
 ບອກ ສັກໂກກິໂກກິກ  
 pamangku kahyangan désa.

ບາບສັກໂຫຼ້າ  
 Pawos 38

- ໂຫຼ້າ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ  
 (1) Swadarmaning Prajuru Désa Adat, luié:  
 ນ໑ ກັກໂກກິໂກກິກ ບກຸຍໂປຣກ  
 ha. Ngénterang paruman désa adat;  
 ລ໑ ກັກໂກກິໂກກິກ ບັກໂກກິໂກກິກ ບັກໂກກິໂກກິກ ບັກໂກກິໂກກິກ  
 na. Ngénterang pamargi sadaging Awig-Awig miwah pamutus paruman  
 ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ ສັກໂກກິໂກກິກ  
 krama désa, sané sinanggeh Pararem;  
 ສ໑ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ  
 ca. Ngraksa miwah nudonang tata titiné migunanyang saraja brana druén  
 ກັກໂກກິໂກກິກ  
 désa.  
 ກ໑ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ  
 ra. Nuntun saha ngénterang krama désa rawuhing warga désa sami, ngupadi  
 ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ  
 kasukretan sekala lan niskala;  
 ລ໑ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ ກັກໂກກິໂກກິກ  
 ka. Nuntun saha nyaksinin upacara sangaskaraning kahuripan sané mabuat,



ပာဏာမိ၂၈၀

Pawos 40

၂၈၂ ပြက္ခဒါန် အသစ်၂၈၀ အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

(1) Prajuru désa adat, kadegang madasar paras paros nyabran 5 warsa, ngawit saking ပာဏာမိ၂၈၀ အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
padewasané kadegang prajuru désa adat.

၂၈၂ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
(2) Prajuru désa adat sané swadarmannya sampun puputing sengker, kéngin  
အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
kapilih malih.

၂၈၂ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
(3) Pariindikané ngadegang prajuru désa adat sakaluiré, kapastikayang  
အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
မလားပာဏာမိ၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
malarapan paruman krama désa adat tur kasungkemin antuk krama.

၂၈၂ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

(4) Wusan dados prajuru désa adat, sangkaning :

ဟ၊ ပာဏာမိ၂၈၀

ha. Séda/lina;

ka. ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

na. Pinunas ngraga malantaran jalaran sané pastika;

sa. ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

ca. Swadarmannya sampun puputing sengker;

ga. အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

ra. Kawusanang olih krama désa duaning iwang pamargi, menawi nilar  
အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

sesana;

sa. အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

ka. Kawusanang olih krama désa sangkaning nénten prasida nglaksanayang  
အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀  
swadarma langkungan ring tigang sasih.

၂၈၂ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀ ပြက္ခဒါန် အသစ်၂၈၀

(5) Ngentosin, ngwusanang utawi nganorayang prajuru désa adat, patut

ကလောင်မိတ်ကလိ ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ  
kamargiang sajeroning paruman krama désa adat tur kasungkemin antuk pinih  
နိမိတ်ကလိ ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ  
kedik atenga lintang adiri saking gebogan krama désa sané patut ngamiletin  
ပကုသန္တရ။  
paruman.

### ဟိန္ဒါဗျူဟ

Indik 2

### ပြက္ခရာဇာဒတ်

Prajuru Banjar Adat

ပကုသန္တရ

Pawos 41

ပြက္ခရာဇာဒတ် ကလိ ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ  
Prajuru banjar adat, kaadegang manut dresta lan Pararem banjar adat soang-soang saha  
ကလိ ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ။  
kawikanin oleh Bandésa Adat.

### ဟိန္ဒါဗျူဟ

Indik 3

သမ္မဂုဏ်

Sabha Désa

ပကုသန္တရ

Pawos 42

- ၁၃၆ သမ္မဂုဏ် ဟိန္ဒါဗျူဟ ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ  
(1) Sabha Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat  
ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ  
sané ngamargiang swadarma ngicén darma tatimbang ning Prajuru Désa Adat  
ပကုသန္တရ ဂုဏ် အသွယ် ကမ္ဘာပိန္နကလိ။  
sajeroning niténin pamargi Désa Adat.  
၁၃၇ ဟိန္ဒါဗျူဟ ဟိန္ဒါဗျူဟ သမ္မဂုဏ်  
(2) Tata titi ngadegang Sabha Désa :



၁၅၁ ငါ့မ ဟယ်ဟာကျွန်ုပ်တို့ ဂုဏ်ထူး ပရိသတ်တို့ ငါ့မ ဟယ်ဟာကျွန်ုပ်တို့ ဂုဏ်ထူး ပရိသတ်တို့။

(5) Masa ayahan Sabha Désa pateh sakadi masa ayahan prajuru désa adat.

၁၆၁ မွန်ကောက မဟာ ဂုဏ်ထူး ကာယကံတို့ ပါပကပူဇော်။

(6) Swadikara Sabha Désa kasulurang ring Pararem.

၁၇၁ ပွဲသင်္ကြာသမ္မတ ဂုဏ်ထူး မဟာဒီ :

(7) Wusan dados Sabha Désa sangkaning :

ဟ၊ လီလီ။

ha. Lina;

က၊ ပိန္နုကမ္ဘာတို့ ဝဏ္ဏကမ္ဘာတို့ ဂုဏ်ထူး ပရိသတ်။

na. Pinunas ngraga malantaran jalaran sané pastika;

ခ၊ မွန်သင်္ကြာ သမ္မတပူဇော် မဟာ ဂုဏ်ထူး။

ca. Swadarmannya sampun puputing sengker ayahan;

ဂ၊ ကာယကံ/ကာယကံတို့ ဂုဏ်ထူး ကာယကံတို့ ဂုဏ်ထူး ပရိသတ်။

ra. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,  
ပိန္နုကံတို့ ကာယကံ။

menawi nilar sesana.

ဟိန္ဒါ ၁၃၁

Indik 4

ကော ဂုဏ်ထူး

Kerta Désa

ဟဟာမိ ၁၃၁

Pawos 43

၁၈၁ ကော ဂုဏ်ထူး ဟိန္ဒါ ပရိသတ်တို့ ကော ဂုဏ်ထူး ပရိသတ်တို့ ပရိသတ်တို့ ပရိသတ်တို့ ဂုဏ်ထူး ပရိသတ်တို့။

(1) Kerta Désa, inggih punika lembaga sané marupa mitra kerja Prajuru Désa Adat

မဟာ ကော ဂုဏ်ထူး ပရိသတ်တို့ ကော ဂုဏ်ထူး ပရိသတ်တို့ ကော ဂုဏ်ထူး ပရိသတ်တို့။

sané ngamargiang swadarma ngicén pamutus pariindikan wicara adat manut ring

ဟဟာမိ ၁၃၁ သမ္မတပူဇော် မဟာ ဂုဏ်ထူး ပရိသတ်တို့။

Hukum Adat sané sampun kasungkemin ring désa adat.

၁၉၁ ဟဟာ ဟိန္ဒါ ကော ဂုဏ်ထူး :

(2) Tata titi ngadegang Kerta Désa :

ဟ၊ ကော ဂုဏ်ထူး ဟဟာမိ ၁၃၁ သမ္မတပူဇော် မဟာ ဂုဏ်ထူး ပရိသတ်တို့။

ha. Kerta Désa akwéhnyané 13 (Telulas) diri;



151. Kawenangania, ngicénin darma tatimbang lan ngwantu prajuru désa, krama  
(5) désa, yening wénten pikobet indik pamargin Awig-Awig lan sané kasenggguh  
wicara.

161. Masa ayahan Kerta Désa pateh sakadi masa ayahan prajuru désa adat.  
(6) Swadikara Kerta Désa kasulurang ring Pararem.  
171. Wusan dados Kerta Désa sangkaning :  
(8)

ha. Lina;

ka. Pinunas ngraga malantaran jalaran sané pastika;

na. Sumpah sumpah puputing sengker ayahan;

sa. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,

ca. Ekalé kipuné kawana.

ka. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,

ra. Ekalé kipuné kawana.

menawi nilar sesana.

181. Ngentosin, ngwusanang utawi nganorayang Prajuru Kerta Désa, patut kamargiang  
(9) sajeroning Paruman Krama Désa Adat tur kasungkemin antuk pinih kedik atenga  
lintang adiri saking gebogan Krama Désa sané rawuh.  
191. Rikala wénten silih tunggil prajuru Kerta Désa wusan sadurung puput masa  
(10) ayahan, kadi indiké ring aksara ha, na, lan aksara ra prasida kaadegang mawali

ပြဌာန်း ပြင်ဆင် ပြောင်းလဲ ပြုပြင်  
prajuru pinaka pangentos utawi pengganti antar waktu.

ပဉ္စမမြောက်  
Palet 3

ဥပဒေပြုလုပ်ရေး  
Lembaga Pengambil Keputusan

မိန့်ကြားချက်  
Indik 1

ပရမုဒါဒေသ  
Paruman Désa Adat

ပုဒ်မ ၄၄  
Pawos 44

၁၃၈၁ ပရမုဒါဒေသမိန့်ကြားချက်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
(1) Paruman Désa Adat kawéntenang nityakala utawi padgatakala manut kabuatan  
မူရင်း ကျမ်းပိုဒ်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
sané karihinin antuk tatibak arah-arrah.

၁၃၈၁ ပရမုဒါဒေသမိန့်ကြားချက်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
(2) Paruman Désa Adat wénten mah 3 (tiga), luiré :

ဟ၊ ပရမုဒါဒေသ

ha. Paruman Agung;

က၊ ပရမုဒါဒေသ

na. Paruman Madya;

ခ၊ ပရမုဒါဒေသ

ca. Paruman Alit.

၁၃၈၁ မဟာမိတ် ပရမုဒါဒေသမိန့်ကြားချက်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
(3) Sahanan paruman wawu kéngin kakawitin sasampuné katedunin antuk pinih  
မိန့်ကြားချက်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
kedik atenga lintang adiri saking sang patut ngamiletin paruman, karininin antuk  
မိန့်ကြားချက်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
tengeran suaran kulkul, mabusana adat madya, lan tan kalugra makta gagawan  
မဟာမိတ် ပရမုဒါဒေသမိန့်ကြားချက်ကို ပြုပြင် ပြောင်းလဲ ပြုပြင်  
sakaluiré saha ngarcana Bhagawan Panyarikan, majalaran sarana Widhi Widana







- កាសប៊ីសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
kasép, sang ninggal paruman tan pasadok miwah sané dosa, wenang  
កាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
katibakin danda, munjuk lungsur ipun kasulurang manut Pararem.  
សា សិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
ca. Sajeroning sangkep, tan kalugra ngwetuang suara ghora, minakadi makardi  
កាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
biota, sang sané mamurug, wenang keni pamidanda béa pacamil, sakadi  
កាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
dandaning aguman-uman ring paséban, sané kasulurang manut Pararem.  
កា សិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
ra. Pamutus babaos sané briuk sapanggul utawi ingkup, punika sané  
កាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
kaaptiang tur kamanggehang pradé nénten prasida, suarané sané makéhan  
សិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
sinanggeh pamutus paruman.  
១៣ ប្រាង កាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
(4) Pradé daging pasangkepané nénten kasungkemin, prajuru désa adat mangda  
កាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
ngilikang babaos, saha pamutusnya mangda kararemin olih krama désa adat  
មាសិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
malarapan paruman.

### បាវចនាសមុទ្រ

Pawos 47

- ១៣ សិក្ខាបាវចនាសមុទ្រស្រីសុភាសន៍  
(1) Sajeroning sangkepan krama désa, Bandésa Adat patut nyobiahang  
បាវចនាសមុទ្រស្រីសុភាសន៍  
pamarginé ngenterang désa, pamekas ngeninin indik :  
ហា បាវចនាសមុទ្រស្រីសុភាសន៍  
ha. Papeson munjuk lungsuring ayah-ayah;  
កា បាវចនាសមុទ្រស្រីសុភាសន៍  
na. Pamargin panelas arta brana druén désa;

- ၁၂၁။ ပင်လဲၤနွံၤဟံၤဟံၤဟံၤဟံၤ ဂုၤအံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 ca. Pamargin usaha-usaha désa sané mabuat;  
 ၁၂၂။ အံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 ra. Daging paruman miwah Pasuaran-Pasuaran sané mabuat;  
 ၁၂၃။ ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ ဂုၤအံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 ka. Pidabdab prajuru nganinin usaha kértin désané kapungkur miwah sané  
 မိၤဂုၤမၤဂုၤ။  
 siosan;  
 ၁၂၄။ ဂုၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 da. Nyobiahang sahanan dadauhan Guru Wisésa.  
 ၁၂၅။ ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 (2) Pamutus pasangkepan krama désa sané sinanggeh Pararem, kamanggehang maka  
 ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 pamitegep panglaksanaan Awig-Awig.

ပၤဟံၤမၤဂုၤဝဲၤတၢ်ဟံၤ  
 Pawos 48

- ၁၂၆။ ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 (1) Pasangkepan prajuru désa, kawenangang wantah ngrincikang pangrencana marep  
 ဂုၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 ring usaha désané kapungkur.  
 ၁၂၇။ ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 (2) Pasangkepan prajuru désa, tan kawenangang ngamedalang tategenan ring krama  
 ဂုၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 désa, sadéréng kasungkemin oleh krama désa.  
 ၁၂၈။ ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 (3) Pamutus pasangkepan prajuru désa, kéngin ngwetuang Pasuara manut daging  
 ပိၤအံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 pituduh sang ngawa rat, utawi ngonékang pamutus sané pecak sampun  
 အံၤတၢ်မၤဂုၤဝဲၤတၢ်ဟံၤဟံၤဟံၤဟံၤ မၤဂုၤ ဝဲၤတၢ်ဟံၤ။  
 dados Pararem.

Pawos 49

53

kaadegang pinaka Prajuru Paiketan Pamangku.

131

ປຽກຢູ່ບາງເຮືອນສາມາດ ສູ່ພະຍາດ ສາມາດຢູ່ບາງເຮືອນ

(4)

Prajuur Paiketan Pamangku sané swadarmannya sampun puputing sengker, gahara kullipin; amara

kéngin kapilih malih.

131

ບາງເຮືອນສາມາດ ປຽກຢູ່ບາງເຮືອນສາມາດ ສາມາດຢູ່ບາງເຮືອນ

(5)

Pariindikané ngadegang Prajuur Paiketan Pamangku sakaluiré, kapastikayang amara kullipin; amara

malarapan paruman angga Paiketan Pamangku tur kasungkemin antuk atenga lara amara kullipin; amara

langkung adiri saking pamilet.

131

ບາງເຮືອນສາມາດ ປຽກຢູ່ບາງເຮືອນສາມາດ

(6)

Wusan dados Prajuur Paiketan Pamangku, sangkaning :

ha. Lina;

ka. Pinunas ngraga malantaran jalaran sané pastika;

na. Pinunas ngraga malantaran jalaran sané pastika;

sa. Sumpah sumpah sumpah sumpah

ca. Swadarmannya sampun puputing sengker;

sa. Kawusanang / kanorayang olih angga Paiketan Pamangku duaning iwang

ra. Kawusanang / kanorayang olih angga Paiketan Pamangku duaning iwang pamargi, menawi nilar sesana.

pamargi, menawi nilar sesana.

131

ບາງເຮືອນສາມາດ ປຽກຢູ່ບາງເຮືອນສາມາດ ປຽກຢູ່ບາງເຮືອນ

(7)

Ngentosin, ngwusanang utawi nganorayang prajuru Paiketan Pamangku, patut kullipin; amara

kamargiang sajeroning paruman Paiketan Pamangku tur kasungkemin antuk pinih kullipin; amara

kedik atenga langkung adiri saking pamilet.

ဟိန္ဒါနီ၁၅၁  
Indik 2  
ပဟိန္ဒါနီ၁၅၁  
Paiketan Serati  
မဟာမာ၁၅၁  
Pawos 50

၁၅၁ ပဟိန္ဒါနီ၁၅၁ ဟိန္ဒါနီ ပဟိန္ဒါနီ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁  
(1) Paiketan Serati inggih punika pupulan warga sané sampun maduwé kaweruhan  
ကလိ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁  
kalih kawagedan indik babantenan tur sampun kacihna sampun mawinten  
ကလိ၁၅၁ မဟာမာ၁၅၁

kaseratian.

၁၅၁ ပဟိန္ဒါနီ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

(2) Papalihan paiketan Serati minakadi:

၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

ha. Manggala Paiketan Serati;

ka. ပဟိန္ဒါနီ၁၅၁ မဟာမာ၁၅၁

na. Panyarikan, pinaka Juru Surat;

sa. မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

ca. Patengen, pinaka Pangemong druén Paiketan Serati.

၁၅၁ ပဟိန္ဒါနီ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

(3) Prajuru Paiketan Serati, kapilih nyabran 5 warsa, ngawit saking padéwasané  
ကလိ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

kaadegang pinaka Prajuru Paiketan Serati.

၁၅၁ ပဟိန္ဒါနီ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

(4) Prajuru Paiketan Serati sané swadarmannya sampun puputing sengker, kéngin  
ကလိ၁၅၁ မဟာမာ၁၅၁

kapilih malih.

၁၅၁ ပဟိန္ဒါနီ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

(5) Pariindikané ngadegang Prajuru Paiketan Serati sakaluiré, kapastikayang  
ကလိ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁ မဟာမာ၁၅၁

malarapan Paruman angga Paiketan Serati tur kasungkemin antuk atenga langkung



**Pawos 52**

- 57

- tinamban.

## Pawos 54

Swadarmaning Pacalang:

- manut kabuatan.

Sesana Pacalang.

- (4) Satinut ring tatibak Bandésa Adat utawi Prajuru Désa Adat.  
(5) Pacalang patut ngamanggehang sesana miwah agem-ageman Pacalang.

ပာဏာပါ ၁၅၅

Pawos 55

ပဏာပါ ၁၅၅ ဟု ခေါ်ဝေါ်သော ပာဏာပါ ၁၅၅ ကို ပဏာပါ ၁၅၅ ဟု  
Petias utawi olih-olihan Pacalang kasulurang manut Pararem.

ပာဏာပါ ၁၅၆

Pawos 56

ပဏာပါ ၁၅၆ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၆ ကို

Pacalang kagentosin, riantukan :

၁၅၆ ဟု ခေါ်ဝေါ်

(1) Séda;

၁၅၆ ပဏာပါ ၁၅၆ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၆ ကို

(2) Pinunas ngraga, menawi kageringan lan sapanunggilannya.

၁၅၆ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၆ ကို

(3) Kawusanang antuk Krama, riantukan nilar sesanan Pacalang.

ပာဏာပါ ၁၅၇

Pawos 57

၁၅၇ ပဏာပါ ၁၅၇ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၇ ကို

(1) Prajuru Pacalang kapilih nyabran 5 warsa, ngawit saking padéwasané kaadegang  
ပဏာပါ ၁၅၇

pinaka Pacalang.

၁၅၇ ပဏာပါ ၁၅၇ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၇ ကို

(2) Prajuru Pacalang sané swadarmannya sampun puputing sengker, kéngin kapilih  
ပဏာပါ ၁၅၇

malih.

၁၅၇ ပဏာပါ ၁၅၇ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၇ ကို

(3) Papalihan Prajuru Pacalang minakadi:

၁၅၇ ပဏာပါ ၁၅၇ ကို

ha. Manggala Pacalang;

ka. ပဏာပါ ၁၅၇ ကို ခေါ်ဝေါ်သော ပာဏာပါ ၁၅၇ ကို

na. Panyarikan, pinaka Juru Surat;

- ສາ ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ
- ca. Patengen, pinaka Pangemong druén Pacalang.
- 131 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- (4) Pariindikané ngadegang Prajuru Pacalang sakaluiré, kapastikayang malarapan  
ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- Paruman Désa Adat tur kasungkemin antuk atenga langkung adiri saking pamilet.
- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- (5) Wusan dados Prajuru Pacalang, sangkaning :
- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ
- ha. Lina;
- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- na. Pinunas ngraga malantaran jalaran sané pastika;
- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- ca. Swadarmannya sampun puputing senger;
- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- ra. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,  
ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- menawi nilar sesana.
- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- (6) Ngentosin, ngwusanang utawi nganorayang Prajuru Pacalang, patut kamargiang  
ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- sajeroning Paruman Désa Adat tur kasungkemin antuk pinih kedik atenga  
ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- langkung adiri saking pamilet.

ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ

Indik 5

ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ

Panyukerta (Bankamda)

ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ

Pawos 58

- 141 ບຸກຄົນທີ່ບໍ່ມີສະພາບປະສານກັນ ບໍ່ມີສະພາບປະສານກັນ
- (1) Panyukerta (Bankamda) inggih punika pupulan warga sané kaaturin swadarma



## Pawos 60

Bankamda.

## Pawos 61

## Pawos 62

(3) Kawusanang antuk Krama, riantukan nilar sesanan Bankamda.

167  
ບາງສາມ/167  
Pawos 63

- 167 ບາງສາມ/167 ສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
(1) Panyukerta (Bankamda) kapilih nyabran 5 warsa, ngawit saking padéwasané  
ກາດີນີ ບິລາ ບາງສາມ/167  
kaadegang pinaka Panyukerta (Bankamda).
- 167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
(2) Panyukerta (Bankamda) sané swadarmannya sampun puputing sengker, kéngin  
ສາມ/167 ບາງສາມ/167  
kapilih malih.
- 167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
(3) Pariindikané ngadegang Prajuru Bankamda sakaluiré, kapastikayang malarapan  
ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
Paruman Banjar Adat tur kasungkemin antuk atenga langkung adiri saking  
ບາງສາມ/167  
pamilet.
- 167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
(4) Wusan dados Panyukerta (Bankamda), sangkaning :  
ບາງ ບາງ  
ha. Lina;  
ka. ບິລາ/ບິລາ ບາງສາມ/167 ບາງສາມ/167  
na. Pinunas ngraga malantaran jalaran sané pastika;  
sa. ບິລາ/ບິລາ ບາງສາມ/167 ບາງສາມ/167  
ca. Swadarmannya sampun puputing sengker;  
ga. ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
ra. Kawusanang/kanorayang olih Krama Désa duaning iwang pamargi,  
ບິລາ ບິລາ ບາງສາມ/167  
menawi nilar sesana.
- 167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
(5) Ngentosin, ngwusanang utawi nganorayang Prajuru Bankamda, patut kamargiang  
ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167 ບາງສາມ/167  
sajeroning Paruman Désa Adat tur kasungkemin antuk pinih kedik atenga

langkung adiri saking pamilet.

Indik 6

Yowana Désa Adat

Yowana Désa Adat

Pawos 64

1. Yowana Désa Adat inggih punika Anak-anaking krama sané kasinanggeh dahané sampun mayusa 13 (telulas) tiban utawi sampun ngranjing ring SMP kelas 1 ngantos mayusa 35 warsa tur durung marabian.
- (1) Yowana Désa Adat inggih punika Anak-anaking krama sané kasinanggeh dahané sampun mayusa 13 (telulas) tiban utawi sampun ngranjing ring SMP kelas 1 ngantos mayusa 35 warsa tur durung marabian.
2. Pupulan anak-anaking krama sané kasinanggeh dahané sampun mayusa 13 (telulas) tiban utawi sampun ngranjing ring SMP kelas 1 ngantos mayusa 35 warsa tur durung marabian masikian ring paiketan sané kasinanggeh Paiketan Yowana.

Pawos 65

Pawos 65

1. Papanalihan Prajuru Paiketan Yowana minakadi:
- (1) Papanalihan Prajuru Paiketan Yowana minakadi:
- ha. Manggala Paiketan Yowana;
- ka. Panyarikan, pinaka Juru Surat;

- ၁၃၁။ ပဏိတကျိပ်စာမူပဏာမဗဟိန္ဒာကျာမာ။  
 ca. Patengen, pinaka Pangemong druén Paiketan Yowana.  
 ပဏိတကျိပ်စာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 (2) Pidabdabé ngadegang Prajuru Paiketan Yowana Désa Adat minakadi:  
 ဟ။ ဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 ha. Manggala Paiketan Yowana, kasudi jeroning paruman warga Paiketan  
 ဟ။ မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 Yowana, tur kasungkemin antuk pamilet paruman;  
 ဟ။ ပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 na. Panyarikan, Patengen kasudi olih Manggala Paiketan Yowana.  
 ၁၃၂။ မိမိတို့အား အကျဉ်းချုပ်အားဖြင့် ပဏိတကျိပ်စာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 (3) Sang sané tan wenang kaadegang dados Prajuru Paiketan Yowana, luiré :  
 ဟ။ ဟ။ မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 ha. Cédāngga, luiire : pécéng, pérot, cungh lan sapanunggalannya;  
 ဟ။ မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 na. Sapa sira ugi sané nénten kapatutang manut Pararem;  
 ဟ။ မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng  
 မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 tinamban.
- ၁၃၃။ ပဏိတကျိပ်စာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 (4) Prajuru madrebé amongan ngénterang yowana, suwénipun 5 warsa, sajawaning  
 ဟ။ မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 wénten parindikan séwos, tur sang sampun puputing panumaya kangkat kapilih  
 မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 malih.

## ပဏာမဗဟိန္ဒာကျာမာ

Pawos 66

- မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 Swadarmaning Prajuru Paiketan Yowana:  
 ၁၃၄။ မူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာမူပဏာမဗဟိန္ဒာကျာမာ။  
 (1) Nuntun warga Paiketan Yowana, nyejerang pamikukuh miwah patitis Paiketan



- ၁၆၈၁ ခဏ်တီၢ် နီၣ်န့ၣ် မၤနီၣ် ဂၤသး အသးၤ ဂီၤဝဲ နီၣ်ဂၤသးၤ ဂၤသးၤ။  
 ca. Magingsir genah saking Désa Adat Riang Gedé, ka dura désa.  
 (၁) ကၢၤပွၤမၤနီၣ် ဟံၣ်န့ၣ် ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ။  
 (၂) Kawusanang antuk paruman Krama Yowana Désa Adat, riantukan nilar sesanan  
 ပုၤတၢ် ပၤဟံၣ်န့ၣ် ဂၤသးၤ။  
 Prajuru Paiketan Yowana.  
 (၃) ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ  
 (၄) Ngadegang wiadin ngwusanang prajuru, mangda kawikanin antuk pangayom  
 ပၤဟံၣ်န့ၣ် ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ။  
 Paiketan Yowana, minakadi Bandésa Adat.

### ဟံၣ်န့ၣ် ၁၆၈၁

Indik 7

### ပၤဟံၣ်န့ၣ် ဟံၣ်န့ၣ် ဂၤသးၤ အသးၤ

Paiketan Krama Istri Désa Adat

### ပၤဟံၣ်န့ၣ် ၁၆၈၁

Pawos 69

- ၁၆၈၁ န့ၣ် ဟံၣ်န့ၣ် ဟံၣ်န့ၣ် ပုၤတၢ် ပုၤတၢ် ဟံၣ်န့ၣ် ဟံၣ်န့ၣ် ဟံၣ်န့ၣ် ဟံၣ်န့ၣ် ဟံၣ်န့ၣ် ဟံၣ်န့ၣ်  
 (၁) Krama Istri inggih punika pupulan krama istri ring Désa Adat sané madué  
 ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ်  
 swadarma pinaka pangremba swadarmaning krama lanang kalih ngamargiang  
 ပၤဟံၣ်န့ၣ် ဂၤသးၤ အသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ ဂၤသးၤ  
 parikrama désa manut pabuat.  
 (၂) ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ်  
 (၃) Pupulan Krama Istri sajeroning masikian ring paiketan kasinanggeh Paiketan  
 န့ၣ် ဟံၣ်န့ၣ်။  
 Krama Istri.

### ပၤဟံၣ်န့ၣ် ၁၆၈၁

Pawos 70

- ၁၆၈၁ ပၤဟံၣ်န့ၣ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ် ပုၤတၢ်  
 (၁) Papalihan Prajuru Paiketan Krama Istri Désa Adat minakadi:

- ဟ၊ ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 ha. Manggala Paiketan Krama Istri;  
 က၊ ပကာဂိန္ဒါဒန္တဗ ဟိမ္မိ၊  
 na. Panyarikan, pinaka Juru Surat;  
 န၊ ပဟိန္ဒါဒန္တဗ ပကာဂိန္ဒါဒန္တဗ ဟိမ္မိ၊  
 ca. Patengen, pinaka Pangemong druén Paiketan Krama Istri.  
 ပိဏ္ဍာသေဝ ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ ဂုဏ် ဝေဒနာဒန္တဗ ဟိမ္မိ။

(2) Pidabdabé ngadegang Prajuru Paiketan Krama Istri Désa Adat minakadi:

- ဟ၊ ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊ ကာသုဒ္ဓိ ဂိဏ္ဍိ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 ha. Manggala Paiketan Krama Istri, kasudi jeroning paruman krama istri, tur  
 ကာသုဒ္ဓိ ပဟိန္ဒါဒန္တဗ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊ ကာသုဒ္ဓိ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 kasungkemin antuk pamilet paruman pinih kedik atenga langkung adiri  
 သန္တိ ပဟိန္ဒါဒန္တဗ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 saking kapatutan pinaka pamilet paruman;  
 က၊ ပကာဂိန္ဒါဒန္တဗ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊ ဂုဏ် ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 na. Panyarikan, Patengen kasudi olih Manggala Paiketan Krama Istri.  
 ပိဏ္ဍာသေဝ ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊ ဂုဏ် ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ။

(3) Sang sané tan wenang kaadegang dados Prajuru Paiketan Krama Istri, luiré :

- ဟ၊ ဂုဏ် ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊ ဂုဏ် ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 ha. Cédāngga, luire : pécéng, pérot, cungh lan sapanunggalannya;  
 က၊ သမ္ပိတ ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 na. Sapa sira ugi sané nénten kapatutang manut Pararem;  
 န၊ ကန္တိ သန္တိ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 ca. Nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng  
 ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 tinamban.

- ဟ၊ ပြက္ခဒါန် ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 (4) Prajuru madrebe amongan ngénterang Paiketan Krama Istri, suén ipun limang  
 ပိဏ္ဍာသေဝ ဝဏလ ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 warsa, sa jawaning wénten pariindikan séwos, tur sang sampun puputing  
 ပဟိန္ဒါဒန္တဗ ဟိမ္မိ၊  
 panumaya kangkat kapilih malih.

## Pawos 72

## မဟာမိတ်

Pawos 73

၁၈၀၁ ပြက္ခဒိန်အရ နတ်မိတ်ကောသလ်၊ နတ်မိတ်ကောသလ် ။

(1) Prajuru Paiketan Krama Istri kagentosin, riantukan :

ဟ၊ လီၤ

ha. Lina;

က၊ ပိန္နုကောသလ်ကောသလ်ကောသလ်ကောသလ်

na. Pinunas ngraga malantaran jalaran sané pastika;

ဆ၊ ပွဲၤမိတ်ကောသလ်ကောသလ်ကောသလ်

ca. Swadarmannya sampun puputing senger;

ဂ၊ ကောသလ်/ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်

ra. Kawusanang/kanorayang olih angga paiketan duaning iwang pamargi, နတ်မိတ်ကောသလ်

menawi nilar sesana.

၁၈၀၁ ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်

(2) Ngadegang wiadin ngwusanang prajuru, mangda kawikanin antuk pangayom ပိန္နုကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်

Paiketan Krama Istri, minakadi Bandésa Adat.

## မိတ်ကောသလ်

Indik 8

မိတ်ကောသလ်ကောသလ်ကောသလ်ကောသလ်

Sekaa miwah Lembaga Adat Tiosan

မဟာမိတ်

Pawos 74

မိတ်ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်

Sekaa miwah Lembaga Adat Tiosan ring sawawengkon Désa Adat Riang Gedé,

ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်ကောသလ်

katinasang malarapan Surat keputusan Désa Adat Riang Gedé.

- 71





၁၅၁) ကပိ ကလိၵ်းကန္တကိ ကကၵာမာနိ၊

2) Kaping kalih, nglanturang babaosan;

၁၅၂) ကပိ ဖိကၵၢမကပန္တိပန္တိကၵိ၊ ပိကာနိ ခိယှ ပမ္ပာနိ

3) Kaping tiga, malarapan tipat bantal, pinaka cihna pasukan  
ပပဒိကၵာနိ ခာယှကၵာပုၵိ။

papadikané sampun puput.

၁၅၂) မကပန္တိကၵာနိကၵာနိကိ ဟိကိ၊ ဖာၵ်း ကန္တကိကၵာနိ ကကၵာ

4) Sajawaning dudonan sakadi ring ajeng, taler nganutin désa kala  
ပဗ္ဗ။

patra.

ကၵၢ) မမာယှကၵာနိကၵာနိကိ ပုပုၵိ၊ ပကၵာနိ ကကိန္တကိကိ ကကၵာ

na. Sasampun pasukan papadikane puput, wadoné raris kairing budal

ကပုပုၵိကၵာနိကိ ကကိန္တကိကိကိ ကကၵာနိကိ ကကၵာနိကိ

kapumahan lanangé, nuli katiwakin pabiakala lan upacara

ပပိပာဟိကိ၊

pawiwahan;

ကၵၢ) မက ပကၵိကၵာနိ ကကၵာနိကိ ကကၵာနိကိ ကကၵာနိကိ ကကၵာနိကိ

ca. Mangda pangambilé tumus sekala niskala, ring suba déwasa sané sampun

ကမ္ပကမ္ပိကိ၊ ကကၵာနိကိ ပုပုၵိ ကကိန္တကိကိ ပကၵာနိကိ မကၵာ/

kasungkemin, kulawarga purusa raris mamitang wadoné ring sanggah/

ပပုပုၵိကၵာနိကိ မကကၵာနိကိကိ ကကၵာနိကိ

pamrajan pradanané, majalaran antuk pejati.

၁၅၂) မက ပပိပာဟိကိ မကကၵာနိကိ ကကၵာနိကိ/ကကၵာနိကိ/ကကၵာနိကိ/ကကၵာနိကိ

(3) Yaning pawiwahané malantaran antuk ngrorod/ngrangkat/ngunggahin/ngrenanin,  
ပပုပုၵိကၵာနိကိ ကကၵာနိကိ ကကၵာနိကိ

patut kadudonang sakadi ring sor :

ဟၢ) ပကကၵာနိကိ ပကကၵာနိကိ ပကကၵာနိကိ ပကကၵာနိကိ

ha. Reraman lanangé patut ngwéntenang pejati malantaran duta, sakirang-  
နိကိကိ ၁၅၂) ကလိၵ်းကိ

kirangnya 2 (kalih) diri;

ကၵၢ) ကကၵာနိကိ ကကၵာနိကိ ပကကၵာနိကိ မကကၵာနိကိ ကကၵာနိကိ

na. Genah antené tan kéngin ring pumahan lanangé, sadurungé katiwakin

၇ ပဿာက ပဗျာဓိက

upacara pabiakala;

၈၁ ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

ca. Pejatiné patut kadulurin antuk panglukuan, mapurwaka antuk nglungsur  
ထို ပုဏ္ဏား မိန့်သောက ပုဏ္ဏား မိန့်သောက ပုဏ္ဏား မိန့်သောက ပုဏ္ဏား မိန့်သောက

geng rena sinampura ring reraman daané, sinambi nunas gagalangan malih  
ပိဏ္ဏားက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

pidan babaosé pacang kalanturang;

၈၂ ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

ra. Munggwing daging pabligbagan babaosé salanturnya, mastikayang tatibak  
ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

palegan reraman daané ring reraman lanangé, miwah migumang  
ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

déwasa pawiwahané kapungkur.

၁၃၁ ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

(4) Anak istri sané kajejerang dados sentana rajeg :

၈၂ ကပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

ha. Kapatutang ngidih anak lanang, sané kabaos pawiwahan kaceburin;

၈၃ ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

na. Sasampun pamargin paperasané puput, sang kalih nuli katibakin

၇ ပဿာက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

upacara pawiwahan sakadi patut ipun;

၈၄ ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

ca. Sané istri sinanggeh sentana rajeg utawi purusa;

၈၅ ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက ပဗျာဓိက

ra. Sané lanang sinanggeh sentana nyeburin utawi pradana.

# Indik 2

## Nyapihan/Palas Marabian

### Pawos 77

- 1881 ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧
- (1) Prajuru désa minakadi prajuru banjar adat, wenang sareng mawasin miwah  
 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧  
 niténin yaning wénten krama sané mapikayun palas marabian, mangda nénten  
 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧  
 durus dados nyapihan.
- 1891 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧
- (2) Yaning krama inucap kukuh ring pikarsannyané, désa minakadi banjar adat nénten  
 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧  
 sumanggem ring pamarginnyané patut kalanturang ring sang ngawawenang.
- 1901 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧
- (3) Sadéréng pastika polih pamutus saking manggala adat utawi sang ngawawenang,  
 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧  
 krama inucap manggeh keni tategenan krama sekadi nguni.

### Pawos 78

- 1881 ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧
- (1) Wusan mapikurenan riantukan sinalih tunggil lampus/séda, utawi katinggalin  
 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧  
 pasah marabian kawastanin balu, minakadi balu lanang utawi istri.
- 1891 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧
- (2) Balu kabinayang dados kalih :
- 1901 ឆ្នាំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧ ប្រជុំ ១៣៧
- ha. Balu istri wit sentana rajeg miwah balu istri boya sentana rajeg;

គា កាល លង់ គាប្បុរស មិហ្ម កាល លង់ ក៏ ក្បត់ ក៏ ។

na. Balu lanang kapurusa miwah balu lanang nyeburin.

១៣៦ ឬ ដំណើរ កាល ហ៊ុន ប្រាស ទៅ ។

(3) Swadarmaning balu inucap, patut :

ហា បាប ហា បាប ក្រហម ក្រហម បាប បាប បាប បាប បាប បាប

ha. Ngamanggehang pati brata, tan patut ngamargiang paradara utawi drati  
គ្រា

krama;

គា កាល បរិស្ថាន ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

na. Ngwasayang waris, tan dados ngadol, ngadéang, makidihang, lan  
សិរី យាសន៍ ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស  
siosan ring punika, sa jawaning polih kabébasan saking pianak utawi  
គ្រា ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស  
kulawarga pinih tampek saking rabiné, pradé okané kantun  
ហា ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

alit-alit;

សា ក្រហម ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

ca. Kéngin ngidih sentana pradé kasungkemin antuk kulawarga kapurusa;

ហា ក្រហម ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

ra. Kawenangan mawiwaha malih, pradé kabébasan saking kulawarga  
គា ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

kapurusa.

១៣៧ កាល គាប្បុរស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

(4) Balu kaucap tan pageh, sekadi ring sor :

ហា បាប ហា បាប បាប បាប បាប បាប បាប បាប

ha. Paradara utawi drati krama;

គា បាប ហា បាប បាប បាប បាប បាប បាប បាប

na. Matilar saking pakubon tan masadok salami awarsa;

សា ក្រហម ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស

ca. Lémpas ring swadarma siosan minakadi nénten prasida ngeséhin  
ក្រហម ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស ប្រាស  
solah prawerti marep ring pituduh kulawarga kapurusa.

ဟိန္ဒါ၊ ဟူ၊

**Indik 3**

உதற்க

## Senta na

បុត្រាសិរីរាជ្យ

Pawos 79

- ၁၀၀၁ ပြဌာန်းချက် ပိတောက်ပြည်တော် အစိုးရကော်မရှင်တို့၏ အမိန့်အရ ပြဌာန်းချက်  
 (1) Prajuru désa minakadi prajuru banjar adat wenang sareng maosin miwah niténin  
 ယင်းပုဂ္ဂိုလ်တို့သည် ပြဌာန်းချက်အရ ပြဌာန်းချက်  
 yaning wénten sinalih tunggil krama sané ngadegang sentana.  
 ၁၀၀၂ ပြဌာန်းချက် ပိတောက်ပြည်တော် အစိုးရကော်မရှင်တို့၏ အမိန့်အရ ပြဌာန်းချက်  
 (2) Indik sentana, Désa Adat Riang Gedé ngamanggehang uger-uger jagat minakadi  
 ကာလအတွင်း ပြဌာန်းချက်အရ ပြဌာန်းချက်  
 kawicaksanan sang maraga Guru Wisésa kaanutang ring dresta désa, sané  
 ကာလအတွင်း ပြဌာန်းချက်အရ ပြဌာန်းချက်  
 kapikukuh antuk Pararem.  
 ၁၀၀၃ ပြဌာန်းချက် ပိတောက်ပြည်တော် အစိုးရကော်မရှင်တို့၏ အမိန့်အရ ပြဌာန်းချက်  
 (3) Sang pacang ngrajegang sentana, patut masadok ring prajuru désa lan prajuru  
 ပြဌာန်းချက်အရ ပြဌာန်းချက်  
 banjar adat.  
 ၁၀၀၄ ပြဌာန်းချက် ပိတောက်ပြည်တော် အစိုးရကော်မရှင်တို့၏ အမိန့်အရ ပြဌာန်းချက်  
 (4) Sentana wénten kalih soroh, inggih punika :  
 ၁။ ပြဌာန်းချက် ပိတောက်ပြည်တော် အစိုးရကော်မရှင်တို့၏ အမိန့်အရ ပြဌာန်းချက်  
 ha. Pratisentana, inggih punika sentana sané embas saking pawiwahan sané  
 ကာလအတွင်း ပြဌာန်းချက်အရ ပြဌာန်းချက်  
 kapatut;  
 ၂။ ပြဌာန်းချက် ပိတောက်ပြည်တော် အစိုးရကော်မရှင်တို့၏ အမိန့်အရ ပြဌာန်းချက်  
 na. Sentana paperasan inggih punika sentana sané mawit saking meras pianal  
 ပြဌာန်းချက်အရ ပြဌာန်းချက်  
 riantukan pawiwahané tan ngawetuang sentana antuk upasaksi sekala  
 ကာလအတွင်း ပြဌာန်းချက်အရ ပြဌာန်းချက်  
 niskala.

(5) Sentana rajeg inggih punika sentana wadon sané kara-jegang pinaka purusa.

[illegible]

(6) Sentana Waris, inggih punika yéning wénten silih sinunggil krama daha/truna tua,  
ဗၼ်လူၤ ဘီၣ်ကံၤ မာယမာၣ်အုၢ်တၢ်ပွဲၤတၢ်စးၤဝါၣ်။

magenah ring karang ayahan désa kasulurang manut Pararem.

ក្រសួង សិទ្ធិអ្នកបរិច្ចាគ និងការពារបរិស្ថាន

(7) Sentana sané metu saking pawiwahan tan sah, mangda linggihnyané pastika patut  
 ၇။ တရားမဝီကွက်သောပုဂ္ဂိုလ်တို့၏အိမ်ထောင်ရေးသည်

kategopin antuk sangaskara manut sastra agama miwah dresta.

၂၁။ ပရိတ်ပာဠာ ၇၈ ခုရှိ၍ ပိန္နရ၊ ကျပ်ပဲက၊ ဟိန္ဒုသုပ္ပက၊ နိဂါဒ၊

(8) Pawiwahan sané nénten ngwetuang sentana, kulawarga inucap kéngin ngidih.  
 ພົວພັນ ສະໄໝ ໃດ ກໍ່ຕາມ ມັກຈະ ນຳ ອົງ ທີ່ ຈະ ມີ ຂອງ ບາດເຫຼອນ ຫຼື ອົງ ທີ່ ຈະ ມີ ຂອງ ບາດເຫຼອນ

sentana :

၇၁၂ သာကလိပုတ္တမ

ha. Sangkaning Purusa;

គ) សកតិ បង្កាប បុគ្គលិក ឱ្យ កាត់បន្ថយ

na. Sangkaning Wadu (wadon) tunggal sanggah;

ສາ ອຸກກູນຕາງໂພນີ ອັກຄະຊີວິດສະນິ ກິ ບາເຄີ ບາງ ຂາດສະນິ

ca. Tunggal sanggah, yéning ten wénten sekadi ring ajeng, wau dados ngidih  
 မိတ္တူက ပေါက်မာနသောအခါက မိမိဟုတ် ချစ်စရာပဲ ဟိန္ဒူ။

sentana paperasan sakama-kama sané maagama Hindu.

១៥១. តាមការសិក្សាពីការងារនៃគណៈកម្មាធិការប្រឆាំង

(9) Kadadosang ngrajegang sentana rajeg, pradé :

ໝາຍ: ພາສາລາວ ພາສາໄທ ພາສາມຽນ ພາສາມຽນ ພາສາມຽນ

ha. Sampun kamanggehang dados pratisentana purusa;

គ) ប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រជាជន។

na. Pamargin pawiwahané kapungkur, pawiwahan kaceburin;

នា. សំពត់ពង្សាសិទ្ធិភាគីព្រះបាទសុរាសាស្តីបុត្រ ឈា

ca. Sang ngamanggehang sentana rajeg, patut masadok ring prajuru; saha  
 ဗုဒ္ဓိ နာဂါယျာပါဝိ ဗိဝိတုကာရန္တု ဝေဒနာတိ ဝိသိ ဝိသုဒ္ဓါ။

lantur kasobiahang ring wawengkon Désa Adat Riang Gedé.

- សិក្សាស្រាវជ្រាវ និង ការអភិវឌ្ឍន៍

မဟာမိတ်

Pawos 81

၂၀၈၁ ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ် :

(1) Pamerasan sané sinanggeh patut tur sah, kacihnayang antuk :

ဟ၊ ဝိသိ ဝိသိက ပဋိပက္ခမဟာမိတ်

ha. Widi widana pamerasan;

က၊ ကာသာကာမိ ဂဟာလိဂ္ဂ ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ်

na. Kasaksi olih prajuru désa adat miwah désa dinas;

ဆ၊ ကာသာကာမိ ဂဟာလိဂ္ဂ ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ်

ca. Kasobiahang ring wawengkon Désa Adat Riang Gedé, saha kategepin

ဟ၊ ကာသာကာမိ ဂဟာလိဂ္ဂ ပဋိပက္ခမဟာမိတ်

antuk lekita sané pastika.

၂၀၈၁ ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ် :

(2) Sang kéngin kaperas kanggén sentana, luiré :

ဟ၊ မဟာမိတ် ပဋိပက္ခမဟာမိတ်

ha. Sangkaning Purusa;

က၊ မဟာမိတ် ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ်

na. Sangkaning Wadu (wadon) tunggal sanggah;

ဆ၊ မဟာမိတ် ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ်

ca. Tunggal sanggah, yéning ten wénten sekadi ring ajeng, wau dados ngidih

မဟာမိတ် ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ်

sentana paperasan sakama-kama sané maagama Hindu.

မဟာမိတ်

Indik 4

ပဋိပက္ခမဟာမိတ်

Pewarisan

မဟာမိတ်

Pawos 82

၂၀၈၁ ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ် ပဋိပက္ခမဟာမိတ် :

(1) Warisan inggih punika arta brana saha ayah-ayahan ngupadi sukreta sekala

ນິສະກາລາ ສາກິງ ເລຸຮຸມື້ ມາເຣປ ຣິງ ກາຕຸຣຸນານີ້້າ.

niskala saking leluhumia marep ring katurunannia.

157 ມີ ນິສະກາລາ ສາກິງ ເລຸຮຸມື້ ມາເຣປ ຣິງ ກາຕຸຣຸນານີ້້າ

(2) Indik warisan Désa Adat Riang Gedé ngamanggehang uger-uger jagat minakadi

ສາມັກສະນະ ຂອງ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ ມີ ນິສະກາລາ ສາກິງ

kawicaksanaan sang maraga Guru Wisésa, kaanutang ring drestan désa sané

ສາມັກສະນະ ຂອງ ມາຣາ ກຸຣຸ ວິເສສາ

kapikukuh antuk Pararem.

158 ມີ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ ມີ ນິສະກາລາ ສາກິງ

(3) Sang pacang ngindikang warisan, mangda masadok ring prajuru.

## ບາງສາມີ 157

Pawos 83

159 ມີ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

(1) Ahli waris, luihé :

ມີ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

ha. Pratisentana purusa;

ສາ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

na. Pratisentana istri (sentana rajeg);

ສາ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

ca. Sentana paperasan lanang utawi istri.

160 ມີ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

(2) Swadarmaning ahli waris, patut :

ມີ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

ha. Yaning pawaris séda, patut kaupakara pitra yadnyania;

ສາ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

na. Yaning pawaris madrebé utang patut kataur manut panglokika.

161 ມີ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

(3) Pianak utawi ahli waris sané magentos agama wit saking Agama Hindu ka agama

ສິດທິ ມາຣາ ກຸຣຸ ວິເສສາ ກາຕຸຣຸນານີ້້າ

siosan tan polih pahan padum waris.

၁၀၅၁

မံဏ္ဍာၤ

SARGAH VI

မုၢ်ဆူဖါ ဖါဖါ ပဏ္ဍိတမာၤနွၢ်ဆူဖါ

SUKRETA TATA PALEMAHAN DÉSA ADAT

ပဏ္ဍိတမာၤ

Palet 1

ဖါဆူဖါ မိၢ်ပၢၤ လိၤကတၢၢ်ကၤပၤပၤဆူဖါ

Tanah Miwah Lingkungan Alam Désa Adat

ဟိၤနီၤနီၤ

Indik 1

ဖါဆူဖါ နွၢ်ဆူဖါ

Tanah Désa Adat

ပၤပၤမိၢ်ပၤ

Pawos 84

ပဏ္ဍိတမာၤနွၢ်ဆူဖါ ဖါဖါ ဖါဆူဖါ ကၤကတၢၢ်ကၤပၤပၤဆူဖါ မိၢ်ပၤ မိၢ်ပၤဆူဖါ

Wawidangan Désa Adat Riang Gedé katangun antuk Tanah Ayahan Désa (AYDs)/

ဖါဆူဖါ ပဏ္ဍိတမာၤနွၢ်ဆူဖါ ပဏ္ဍိတမာၤနွၢ်ဆူဖါ မိၢ်ပၤ မိၢ်ပၤဆူဖါ

Tanah Pakarangan Désa (PKD), Tanah Duén Krama, lan Tanah Palaba Pura.

ဟိၤနီၤနီၤ

Indik 2

လိၤကတၢၢ်ကၤပၤပၤဆူဖါ

Lingkungan Alam Désa Adat

ပၤပၤမိၢ်ပၤ

Pawos 85

၁၀၀၁ မိၢ်ဆူဖါ ဖါဆူဖါ ပဏ္ဍိတမာၤနွၢ်ဆူဖါ မိၢ်ပၤ မိၢ်ပၤဆူဖါ

(1) Sinalih tunggil krama patut nglestariang tlanjakan ring ajeng pakubonnyané.

၁၀၀၂ ကၤပၤမိၢ်ဆူဖါ ပဏ္ဍိတမာၤနွၢ်ဆူဖါ မိၢ်ပၤ မိၢ်ပၤဆူဖါ

(2) Karesikan palemahan désa adat lan tata titi nglestariang tlanjakan.

ပဉ္စမမြောက်  
Palet 2  
ကန်စီမံခန့်ခွဲရေး  
Karang miwah Tegal  
ပဉ္စမမြောက်  
Pawos 86

- ၁၀၈၁ ကြေးမုံကန် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်
- (1) Krama désa sané ngemong karang pumahan ngraga, patut ngwatesin karangnya  
ဟိန္ဒူသမ္မတနိုင်ငံတော်အတွက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်  
inucap antuk pagehan turus utawi témbok mangda pakantenané asri.
- ၁၀၈၂ ပဉ္စမမြောက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်/ကန်စီမံခန့်ခွဲရေး မြေပုံကန်စီမံခန့်ခွဲရေး
- (2) Watesé sané atep utawi mapanyaitan patut kapiara/kategen olih soang-  
မြေပုံကန်စီမံခန့်ခွဲရေး မြေပုံကန်စီမံခန့်ခွဲရေး မြေပုံကန်စီမံခန့်ခွဲရေး ကန်စီမံခန့်ခွဲရေး  
soang krama sané magenah ring tébénan, sané kabaos magaleng kaluan.
- ၁၀၈၃ ပဉ္စမမြောက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်
- (3) Pradé karasayang pagehan turus inucap, nglikadin yaning pada arsa panyandingé  
ပဉ္စမမြောက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်  
watesé kengin nganggén pinget kéwanten kasaksi antuk prajuru utawi pracihna  
ပဉ္စမမြောက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက် မြေပုံကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်  
patok pal saking BPN, utawi turus mapangadeg 1,5 méter.
- ၁၀၈၄ ပဉ္စမမြောက် ကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်/ကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်
- (4) Pradé wénten karang kabebeng, prajuru désa/banjar lan panyanding patut  
ကန်စီမံခန့်ခွဲရေး ကန်စီမံခန့်ခွဲရေး ကန်စီမံခန့်ခွဲရေး ကန်စီမံခန့်ခွဲရေး  
ngutsahayang mangdané karang inucap wénten marginnyané sanistané majimbar  
ကန်စီမံခန့်ခွဲရေး ကန်စီမံခန့်ခွဲရေး  
adepa (améter).

ပဉ္စမမြောက်  
Pawos 87

- ၁၀၈၅ မိန့်ခွဲရေး ကန်စီမံခန့်ခွဲရေး ပဉ္စမမြောက်
- (1) Sinalih tunggil krama désa/banjar tan kalugra :

ဟ၊ ကလေးကလေး ခေါ်ကလေး ကလေးကလေးကလေးကလေးကလေးကလေး  
ha. Ngalah-alah margi, karang désa, tegal ayahan désa, carik krama  
ဖိကလေးကလေးကလေးကလေးကလေးကလေးကလေး

tiosan lan sakananipun;

က၊ ကလေးကလေး ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
na. Angalah-alah tegak kahyangan, tanah palaba pura, sétra lansakanan  
ဖိကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

tegak sané kasinanggeh suci.

၁၁၅၊ ပြာသေဝေဝေကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
(2) Pradé wénten lumaksana mamurug sekadi inucap ring a jeng, sang sané angalah-  
ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
alah punika patut ngawaliang tanah, tegal inucap saha keni déwa danda manut  
နိမိတ်ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

kecap sastra agama miwah dresta.

၁၁၅၊ ယင်းကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
(3) Yaning wénten anak padem ring tegalan wiadin ring carik, pamarginé sekadi ring  
ကလေး

sor :

ဟ၊ ယင်းကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
ha. Ring tegalan wiadin ring carik punika, patut kamargiang upakara manut  
နိမိတ်ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

kecap sastra agama miwah dresta;

က၊ ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
na. Ngentasang sawa ring tegalan wiadin carik patut nganutin pituduh prajuru  
ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

désa utawi prajuru banjar adat, lan prajuru subak;

က၊ ယင်းကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
ca. Tegal wiadin carik sané kaentasin patut taler ka upakara manut kecap  
ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး

sastra agama miwah dresta;

က၊ ကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေးကလေး  
ra. Ngentasang sawa ring tukad, pangkung, nénten kadulurin antuk upakara;

၁၈၁ ဂုဏ်သိက္ခာ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။  
 ka. Yening wénten jana padem tan kakeniang parindikannyané kapanggih  
 ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 ring wawidangan banjar adat, prabéa panyangaskara kacuntakannyané  
 ကပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 kaprabéanin olih banjar adat inucap;

၁၈၂ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။  
 da. Tan wenang ngenahang napi luihé sané kasinanggeh ngletehin karang  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 paumahan manut kecap sastra agama, bilih-bilih yening sané ngletehin  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 punika kantos nglimbak ngletehin désa adat. Sané kasinanggeh  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 ngenahang barang sané ngletehin inucap, patut katiwakin pamidanda  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။  
 manut Pararem.

၁၈၃ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။  
 (4) Yéning wénten karang paumahan utawi karang désa sané putung, prajuru banjar  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 adat utawi prajuru désa adat patut maosang maka sulur karang paumahan utawi  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 karang désa inucap ring paruman banjar adat utawi paruman désa adat,  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။  
 kasulurang manut Pararem.

၁၈၄ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။  
 (5) Yéning wénten karang désa sané tan kalinggihin antuk sang sané patut magenah  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 ring karang désa inucap, prajuru banjar adat lan prajuru désa, patut maosin ring  
 ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို ပြောဆိုကြည့်ရအောင်။ ပုဂ္ဂိုလ်တို့၏ ဂုဏ်သိက္ခာကို  
 paruman banjar adat, tur kasulurang manut Pararem.

ပဉ္စမမြောက်

Palet 3

ပဝဏ္ဏကရ၊ ပဝဏ္ဏကရ၊ မိဝဟ ပပယာနကရ

Wawangunan, Wawalungan, miwah Papayonan

မိန္ဒိန္ဒါ

Indik 1

ပဝဏ္ဏကရ

Wawangunan

ပပယာန

Pawos 88

၂၀၈၁ ကဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ =

(1) Nangken ngwangun soang-soang krama patut :

ဟ၊ ပပယာန၊ ပပယာန၊ ပပယာန၊ ပပယာန

ha. Masadok ring prajuru, pamekas marep ring wawangunan sané  
ပပယာန၊ ပပယာန၊ ပပယာန၊ ပပယာန

mapanyaitan minakadi menengin wates;

က၊ ကဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ

na. Nganggé asta bumi miwah gagulak asta kosala-kosali, sanistania  
ပပယာန၊ ပပယာန၊ ပပယာန၊ ပပယာန

manut ring patitis kaniskala.

၂၀၈၁ ပပယာန၊ ပပယာန၊ ပပယာန၊ ပပယာန

(2) Pradé wawangunané jantos nyayubin kapisaga, bilih-bilih témbok ring telenging

ပပယာန၊ ပပယာန၊ ပပယာန၊ ပပယာန

wates, ri sampuné kawara tur kairing mapiguman taler tan wénten usaha sang

ကဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ

nuwénang, kaangkat kasadokang ring prajuru banjar/désa adat. sasampuné

ပပယာန၊ ပပယာန၊ ပပယာန၊ ပပယာန

kaparitatas tur wénten lalugrahan prajuru, sang nruwénang wawangunan wenang

ကဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ

keni pamidanda manut Pararem, tur témbok inucap patut kagubar olih sang

ကဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ၊ ခဏ္ဍကရ

nruwénang sasidané mangda kakaryanin abangan.



ហិរិនិកាវត្ថុ  
 Indik 2  
 បឋមត្ថវា  
 Wawalungan  
 ហុហ្វាសិវប័ណ្ណ  
 Pawos 89

- (1) Sahanan warga désa sané miara wawalungan sekadi bawi, banténg lan sakancan  
ipun mangda sayaga niténin minakadi negul, nglogor wawalungané punika,  
bilih-bilih ngranjing ngletehin sanggah utawi merajan miwah kahyangan.
- (2) Pradé wénten wawalungan malumbar utawi ngeléb tur ngrusak pakarangan utawi  
pabianan krama, risampun kawara kéngin kataban tur kadanda ngwaliang wit  
tatanduran sané karusak saha naur panebas manut Pararem.
- (3) Pradé wawalungannia ngantos ngletehin tegak suci, minakadi pamerajan,  
kahyangan, risampun kaparitas antuk prajuru, sang sané nruenang, wenang keni  
pamidanda marupa arta danda miwah déwa danda manut Pararem.
- (4) Krama désa patut nyerayanin wawalungan miwah sarwa prani, tan kapatutang  
mademang paksi, nuba ulam, lan sakancanipun sané mamurug patut keni  
pamidanda manut Pararem.

- (1) Ngawit nandur papayonan tanem tuwuh patut adepa agung, sawatara 2,5 meter  
 ngajeroang saking wates. Pradé ngantos ngliwat wates, wenang kasepat  
 gantungan.
- (2) Papayonan sané ngungkulin mawastu mayanin ka pisaga, sang sané nruénang  
 papayonan inucap patut kawara tur kairing mapiguman. Ping ajeng sang nruénang  
 papayonan arsa ngrebah utawi notor wit papayonané punika.
- (3) Pradé sampun kawara taler tan wénten usaha sang nruénang, sang rumasa  
 katetehin wenang masadok ring prajuru, tur risampuné kaparitatas manawi  
 kalugra ngicalang wit papayonan inucap, prabéa patin papayonan  
 inucap kepeah dados kalih. Atenga sané nruénang, atengan sané marasa  
 katetehin, sakémaon patin taru inucap kasukserang majeng ring sang sané  
 nruénang.
- (4) Sang patut keni pamidanda panyangaskara saha prabéa, pradé wénten wawangunan

ការព្យាបាលក្នុងការប្រើប្រាស់ :

karubuhan taru, inggih punika :

ហា. សំគ្រប់គ្រង មិនមែនប្រយោជន៍ទុក ឬបង្កើនប្រយោជន៍បង្កើន ឲ្យ

ha. Sang nruénang wit papayonan sané mayanin, pradé rubuh padidi tur  
ក្នុងការប្រើប្រាស់ក្នុងការប្រើប្រាស់

ngrubuhin wawangunan krama tiosan;

គា. សំគ្រប់គ្រង ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

na. Sang notor, munggul utawi ngrebah taru tur ngrubihin wawangunan krama  
ឲ្យក្នុងការប្រើប្រាស់

tiosan.

១១. គ្រប់គ្រង ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

(5) Krama désa patut ngamanggehang kawerdian tanem tuwuh sané ngawinang  
ក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់  
désané asri tur lestari sané matesges kalestarian lingkungan hidup.

១២. សំគ្រប់គ្រង ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

(6) Sinalih tunggil krama sané pacang ngrebah papayonan tanem tuwuh sané  
គ្រប់គ្រង ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់  
kalestariang olih sang angawarat, patut masadok lan nunas lugraha ring prajuru  
ក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

désa adat miwah Guru Wisésa.

បញ្ចប់១១

Palet 4

តាមសភាពក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

Kawasan Perdésaan Désa Adat

ហិរញ្ញវត្ថុ១៣

Indik 1

ក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

Nglestariang Palemahan miwah Kawasan Perdésaan Désa Adat

បញ្ចប់១៧

Pawos 91

១៣. បំណង ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

(1) Warga utawi krama désa tan wenang :

ឲ្យក្នុងការប្រើប្រាស់ ឲ្យក្នុងការប្រើប្រាស់

໙໑. ຕຸຍຸບາ ງຸອາລ ສາກ ບໍ່ມີຮູບສີ ຕາມຮູບພູມາລີ ບໍ່ມີກິຕາລີ  
 ha. Ngembahang toya sané mawit saking badan wawalungan, pacirangan,  
 ສາຍ ບໍ່ມີຮູບພູມາລີ ບໍ່ມີຮູບສາກ ທີ່ມີຮູບສາກ ທີ່ມີຮູບສາກ  
 kamar mandi, pawaregan, miwah sané tiosan sané ngwetuang romon,  
 ຕີນິງຕີນິງ ຕາມຮູບສີ ບາງ ສາກ ສາກ ສາກ ສາກ ສາກ  
 bilih-bilih ngantos ngwetuang ambu kaon kapakarangan krama miwah  
 ສາຍ ທີ່ມີຮູບ  
 kamarginé;  
 ສາ. ຕຸຍຸບາ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 na. Ngentungan luu kapakarangan krama, kamarginé, katlabahé, miwah  
 ສາຍ ສາກ  
 katukadé.

໑໐໑. ງຸອາລ ງຸອາລ ສາກ ບໍ່ມີຮູບສີ ບໍ່ມີກິຕາລີ ບໍ່ມີ ສາກ ສາກ  
 (2) Soang-soang krama désa patut makarya pacirangan, mangda kabersihan  
 ບາງ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 pakarangan miwah kaasrian désané setata bersih lan lestari.  
 ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 (3) Sapasira ugi sané kasinanggeh mamurug ring kecap angka 1 (siki) aksara ha,na,  
 ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 ring ajeng patut keni pamidanda, sané kasulurang manut Pararem.

## ພະພຸດທະ

### SARGAH VII

#### ບາງພູມາລີ ບາງພູມາລີ ບາງພູມາລີ ບາງພູມາລີ

#### PADRUÉN, UTAHA, MIWAH PENGANGGARAN DÉSA ADAT

### ບາງພູມາລີ ພະພຸດທະ

#### Pawos 92

໑໐໑. ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 (1) Sané kamanggehang dados druén Désa Adat Riang Gedé, luihé:  
 ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 ha. Kahyangan désa luihé : Pura Puseh, Pura Désa kawiletin antuk Pura  
 ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ ສາກ  
 Dalem Darma, Pura Dalem Riang, Pura Dalem Riang Ancut, Pura Dalem

Gedé;

- luiré :

- Adat Riang

ဟာဏ္ဍဝါဒါ

Ancut.

- ၈၁။ လာဘ် ပရိယောဂ်တရား၊ လာဘ်တရား၊  
 ta. Labda Pacingkremen Désa (LPD);  
 ၈၂။ ဘာသာ ဟောပြောမှု ပညာ၊ ဘာသာပညာ၊  
 sa. Baga Utsaha Padruwen Desa Adat (BUPDA);  
 ၈၃။ ငွေကြေး၊ ငွေကြေး = ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊ ဂွေ၊  
 wa. Lekita-lekita : sertifikat, Awig-Awig, Pasuara, miwah Pararem;  
 ၈၄။ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊ ပိတောက်၊  
 la. Piranti tiosan sané kunggahang jeroning Pararem.  
 ၈၅။ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊  
 (2) Olih-olihan Désa Adat Riang Gedé mawit saking :  
 ၈၆။ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊  
 ha. Palaba Pura, kasulurang manut Pararem;  
 ၈၇။ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊  
 na. Papeson saking Krama Désa Adat Riang Gedé, kasulurang manut Pararem;  
 ၈၈။ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊  
 ca. Pah pahan saking LPD, kasulurang manut Pararem;  
 ၈၉။ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊  
 ra. Punia saking krama tamiu miwah tamiu, kasulurang manut Pararem;  
 ၉၀။ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊ ပရိယောဂ်တရား၊  
 ka. Paican saking guru wisésa;  
 ၉၁။ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊ ဘာသာ ပရိယောဂ်တရား၊  
 da. Dana punia tiosan sané patut.  
 ၉၂။ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊ ကာဏ္ဍဝါဒါ၊  
 (3) Nyabran paruman krama désa, Prajuru Désa Adat nyobiahang munjuk lungsur  
 ပရိယောဂ်တရား။  
 padruén désa.  
 ၉၃။ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊ မဟာဓာတ်၊  
 (4) Sahanan olih-olihan inucap ring ajeng kaanggén prabéa nyanggra piodalan,  
 ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊ ဂုဏ်သိက္ခာ၊  
 upakara yadnya lan wawangunan Pura Tri Kahyangan, Kahyangan Désa Adat

រិយំ រីង្សាត្រេប្បុរោស សិរុហសាភូមិភាគ ភាគីទី១

Riang Gedé, taler prabéa siosan sané kabuatang.

១៩) សារូបិកិ ប្រាប្បុរោស បាប្បុរោសិកិ ភាគីទី១ ភាគីទី២

(5) Saluiring druén désa patut wénten ilikitania sané pastika.

២០) ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

(6) Tan kalugra ngadol utawi ngesahang druén désa/pura, yaning tan kasungkemin  
ហេតុអ្វី ហេតុអ្វី ហេតុអ្វី

antuk krama désa sami.

## សំណួរ ៨

### SARGAH VIII

ហេតុអ្វី ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

TATA HUBUNGAN, KERJASAMA, MIWAH MAJELIS DÉSA ADAT

## បញ្ជី ១

### Palet 1

ហេតុអ្វី ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

Tata Hubungan Kerjasama Désa Adat

## ហេតុអ្វី ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

### Pawos 93

២១) ហេតុអ្វី ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

(1) Tata Hubungan désa adat kéngin kamargiang marep ring pihak tiosan.

២២) ហេតុអ្វី ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

(2) Tata Hubungan désa adat, luiré :

ហេតុអ្វី ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

ha. Otoritatif;

ka. ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

na. Koordinatif;

sa. ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

ca. Konsultatif.

២៣) ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

(3) Désa Adat taler kéngin ngwangun kerjasama sareng désa adat tiosan utawi pihak  
ភាគីទី១ ភាគីទី២ ភាគីទី៣ ភាគីទី៤ ភាគីទី៥ ភាគីទី៦ ភាគីទី៧ ភាគីទី៨ ភាគីទី៩ ភាគីទី១០

tiosan.

ပဏ္ဍိတ  
Palet 2  
မင်္ဂလာဒုံ အသံ  
Majelis Désa Adat  
မဟာမိတ်  
Pawos 94

၁၈၈။ မင်္ဂလာဒုံ အသံ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ

- (1) Majelis Désa Adat inggih punika pakilitan utawi pasikian Désa Adat ring Propinsi, Kabupatén lan Kecamatan manut undagan sané madué amongan lan pamatut ring widang Adat Istiadat, sané mawit saking Agama Hindu miwah Dresta Désa tur mawit kawigunan mapaica tutur, tatimbang, panuntun, panarka lan pamutus ring widang Adat, Tradisi, Budaya, Sosial Religius, Kearifan Lokal lan Hukum Adat lan Ekonomi Adat.

- ၁၈၉။ မင်္ဂလာဒုံ အသံ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ ပဏ္ဍိတ
- (2) Désa Adat Riang Gedé satya lan satinut ring Majelis Désa Adat manut undagannyané.

၂၄၈၁

သံတရား

SARGAH IX

သယံကျွန်းလှိုင်သီတင်းသင်္ဃာတိ

BAYA, KULKUL, WICARA, MIWAH DANDA

ပဉ္စမမြောက်

Palet 1

သယံ

Baya

ပဉ္စမမြောက်

Pawos 95

၂၄၈၁ ကသောသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ

(1) Bacakan baya luié : jiwabaya, artabaya, agnibaya, toyabaya, lindubaya,  
လှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ

lan sakancan punika sané ketah ipun kawastanin pancabaya.

၂၄၈၁ သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ

(2) Sinalih tunggil krama sané manggihin prachina pastika wéntenén sahanan panca  
သယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ  
baya, patut digelis nepak kulkul tengeran kapancabayan, tur digelis masadok  
ဂိဗျာဏ်

ring prajuru.

၂၄၈၁ ပဉ္စမမြောက်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ

(3) Pradé désané kahanan jiwabaya, krama désané patut ngaturang upacara  
ပဉ္စမမြောက်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ  
pamahayun désa manut kecap sastra agama sané kapikukuh olih krama, tur sang  
ကမ္ဘာလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ

ngwetuang jiwabaya, katur ring sang ngawawenang.

ပဉ္စမမြောက်

Pawos 96

၂၄၈၁ သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံလှိုင်သီတင်းသင်္ဃာတိသယံ

(1) Sinalih tunggil krama sané manggihin prachina pastika wéntenén artabaya

131

(2)

131

(3)

131

(4)

191

(5)

សេចក្តីពន្យល់បន្ថែមទៀត៖

ਪਾਤਸ਼ਾਹੀ ਹੁੰਦਾ

### Palet 2

ကျွန်းပါ

## Kulkul

បុត្រសិរីសោភ័ណ

Pawos 97

၂၈၁။ ဘုရားနန္ဒာဗြဟ္မာပြီ၊ ဘုရားအေးအေး၊ ကိုယ်ကံကောင်းလှစွာပေါ့။

(1) Dudonan kulkul ring Désa Adat Riang Gedé, luiir:

២៧ ឆ្នាំក្នុងរយៈពេលនេះ មហាសេនាបតីប្រាសាទប្រាសាទប្រាសាទ

ha. Kulkul désa magenah ring Pura Puseh:

២១ តាមរយៈការងារនេះ វាបានបង្ហាញពីការងារដែលបានធ្វើឡើង

na. Kulkul banjar magenah ring soang-soang balé banjar;

សា ត្បូងឃ្មុំកាកសំណល់

ca. Kulkul sekaa-sekaa.

[illegible]

(2) Kulkul désa/banjar adat, kamanggehang pinaka piranti utawi sarana tengeran  
 ၁၈။ ပထမဦးစွာ ပါဝင်ကဏ္ဍပိမာဏုလူ/ကဏ္ဍပိမာဏု။

maka wangsit, ring wawengkon wawidangan désa/banjar adat.

១៣១ ចៅហ្វាយសាលាស្រុកស្រែចម្ការ ឃុំស្រែចម្ការ ភូមិស្រែចម្ការ ខណ្ឌស្រែចម្ការ រាជធានីភ្នំពេញ ចៅហ្វាយសាលាស្រុកស្រែចម្ការ

(3) Tatepakan suaran kulkul manut dresta, tur anggah-ungguh tatepakan ipun  
 ສູນທ່າໂຮງກຳລັງບາບຢາ

kunggahang jeroning Pararem.

ហុចរាជ្យ១ដប្ប

Pawos 98

[illegible]

(1) Kulkul désa utawi banjar adat tan wenang katepak, yéning tan sangkaning  
 ပိတုကျမကျမလေပင် ဖြစ်ကုန်သောအခါ။

pituduh pra juru, sa jawaning tengeran Panca Baya.

[illegible]

(2) Sang nepak kulkul désa utawi banjar tan sangkaning pituduh prajuru, patut digelis

## Pawos 99

- 100

- (၅) ပန်ပရမ မက ပနွိက ကာနွိက ဟိပိ ပဟေသကမနိ ဟိ ပြဿာဟိက  
Panepasé mangda pastika nyantenang iwang patut malarapan Tri Pramana, inggih  
ပုနိက : သာသနာ၊ ဝိသိဒါ၊ ဟူနွိ၊ ဟိ ပန်ပရမ ဟေသကမနိ၊ သဟေသကမနိ။  
punika : saksi, likita, bukti, tur panepasé tan maren nepék ring Catur Dresta.

ပဏ္ဍိတ

Palet 4

သဏ္ဌ

Danda

ပာဏ္ဍိတ

Pawos 100

- (၁) ဒေသ/ဘဏ္ဍာဝိသိကိက ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ သိသိဟိ  
(1) Désa/banjar wenang nibakang pamidanda ring warga désa sané sisip,  
သေသ/ဘဏ္ဍာဝိသိကိက ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ။  
kamargiang antuk prajuru sajeroning paruman krama désa.

- (၂) တတိပက ပန်ပရမ ဟိပိ သဏ္ဌ ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ သိသိဟိ  
(2) Tatibak pamidanda inucap ring ajeng, kamargiang olih prajuru.

- (၃) ဘာသဏ္ဌာဝိသိကိက ဟိပိ သဏ္ဌ ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ သိသိဟိ  
(3) Bacakan pamidanda, luihé :

ဟ။ အာ သဏ္ဌ သာ သဏ္ဌာဝိသိကိက ဟိပိ သဏ္ဌ ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ သိသိဟိ  
ha. Arta danda saha panikelnya, miwah panikel paturunan;

န။ ပာဏ္ဍိတ သဏ္ဌာဝိသိကိက ဟိပိ သဏ္ဌ ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ သိသိဟိ  
na. Panyangaskara (panyucian);

သ။ သာသနာ သိသိဟိ  
sa. Karampag;

က။ သာသနာ သိသိဟိ  
ka. Kanorayang.

ရ။ သာသနာ သိသိဟိ  
ra. Kasepékang;

ဆ။ သာသနာ သိသိဟိ  
sa. Kasepékang;

က။ သာသနာ သိသိဟိ  
ka. Kanorayang.

ရ။ သာသနာ သိသိဟိ  
ra. Kasepékang;

ဆ။ သာသနာ သိသိဟိ  
sa. Kasepékang;

က။ သာသနာ သိသိဟိ  
ka. Kanorayang.

- (၄) ပန်ပရမ သာသနာ သိသိဟိ ပန်ပရမ သာသနာ သိသိဟိ  
(4) Pamidanda sané katibakang patut masor singgih, manut kasisipan sané kasulurang  
သဏ္ဌာဝိသိကိက ဟိပိ သဏ္ဌ ဟိပိ သဏ္ဌ ဟိ ပန်ပရမ သာသနာ သိသိဟိ  
manut Pararem.

- (၅) ခိကု ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
(5) Jinah utawi artabrana pamidanda, ngranjing dados druén désa lan banjar adat.

ပာပာပါ၁၈၀၅  
Pawos 101

- (၁၈၀၅) နှစ်ပတ်လည်က ခိကု ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
(1) Krama sané langkung ring tigang paruman nglantur tan naur paturunan miwah အာဟိမ္မဂုဗ္ဗာန ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
dadandan risampuné polih pembinaan ping tiga wenang karampag.  
(၁၈၀၅) အာဟိမ္မဂုဗ္ဗာန ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
(2) Tatibak pangrampagan, nganutin tata titi sakadi ring sor puniki :  
ဟ။ ကဏ္ဍိ ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
ha. Kamargiang olih prajuru, kasarengin antuk krama pinih akéh tigang diri  
မကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
maka saksi;  
ခ။ ခိကု ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
na. Sang ngrampag patut madarsana nikala ngambil brana utawi nyawénin  
အာဟိမ္မဂုဗ္ဗာန ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
tanem tuwuh, sané ageng pangargannyané manut ring utang sang  
မကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
karampag;  
ခ။ ပာပာပါ၁၈၀၅ ခိကု ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
ca. Prajuru patut miteketang mangda brana sané karampag punika digelis  
အာဟိမ္မဂုဗ္ဗာန ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
katebus, masengker asasih, tur rahina kaping bulan pitung dina pacang  
မကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
kalélang/kaadol ring ajeng krama;  
ဂ။ အာဟိမ္မဂုဗ္ဗာန ဟူမိ ခဲမကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
ra. Ten kéngin ngrampag saluir brana sané patut inggilang manut sastra  
မကုက ပမိမညာကဏ္ဍိ အာဟိမ္မဂုဗ္ဗာန လုနုဏ္ဍာမေအာရိ။  
agama, miwah mademang pangupa jīwan sang karampag.

၁၈၀၅ ပာမာပါး ပမံ ကာမာပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
(1) Pradé sang pacang karampag mialangin pamargin pangrampagan inucap, mawastu  
မာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
sampun tan nganutin linging Awig-Awig, krama inucap wenang kasepékang.

၁၈၀၅ မာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
(2) Yaning krama inucap manggeh piwal yadiastun sajeroning makudang-kudang  
ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
paruman sampun kawéhin patinget sakéwanten manggeh piwal, tan wénten  
ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
pamargi tios, sajawaning krama inucap kanorayang, tur karang ayahannyané  
မာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
kawaliang majeng ring Désa Adat Riang Gedé.

၁၈၀၅ ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
(3) Pangrampagan inucap ring ajeng kabaos buntas, risampun sang keni  
ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး

pangrampagan punika :

၁၈၀၅ ကာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
ha. Nunas geng rena sinampura ring ajeng krama désa/banjar adat, riantukan  
ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
piwal ring pasubaya sané pecak sampun kararemin;

၁၈၀၅ ကာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
na. Naur pangargan panguwak pasubaya sadaweg pacang karampag, kadulurin  
ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး ပာမာပါး  
antuk prayascita.

សំណុំរឿង ៣០១

## SARGAH X

ប៊ុល្លេតក្រុងតាខ្មៅ ខេត្តកំពង់ចាម ប៊ុល្លេតក្រុងបាត់ដំបង

## PEMBANGUNAN DÉSA ADAT MIWAH PEMBANGUNAN KAWASAN

បីៗឯកៗគ្នា ឲ្យដឹង

## PEDÉSAAN DÉSA ADAT

မဟာသျှိတဝဂ္ဂ၊

## Pawos 103

- ၁၈၈ ပိဋကတရားစာအုပ်ကို ဂုဏ်ထူးဆောင်ဘွဲ့၊ အသံ၊ ကိုယ်ပိုင်၊ မြန်မာ၊ ပိဋက  
(၁) Pembangunan sané kamargiang ring Désa Adat Riang Gedé, inggih punika widang  
ပာဟျာန၊ ပာဝောဂ်၊ ပါလေမာန်၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊  
Parahyangan, Pawongan lan Palemahan sané nganutin lan madasar antuk Dresta  
အေးသာယာ၊ လှူဒါန်း၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊  
Adat Bali, Gilik Saguluk, Paras Paros, Salunglung Sabayantaka, Sarpanaya,  
မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊ မင်း၊  
maka jalaran nyujur Kapatutan (satyam), kasubagian (Siwam) lan paras-  
ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊  
paros (Sundaram).
- ၁၈၉ ပိဋကတရားစာအုပ်ကို အသံ၊ ကိုယ်ပိုင်၊ မြန်မာ၊ ပိဋက  
(၂) Pembangunan Désa Adat punika maduluran antuk Pangrencana, Pakaryan, lan  
ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊ ပင်ညို၊  
paninjoan.
- ၁၉၀ ပိဋကတရားစာအုပ်ကို အသံ၊ ကိုယ်ပိုင်၊ မြန်မာ၊ ပိဋက  
(၃) Pembangunan Désa Adat kakuwubannyané pangrencana pembangunan 5 (limang)  
ဟောပြော၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊  
tahun lan pangrencana pembangunan satu tahun.
- ၁၉၁ ပာရီယာ၊ ပိဋကတရားစာအုပ်ကို အသံ၊ ကိုယ်ပိုင်၊ မြန်မာ၊ ပိဋက  
(၄) Pangrencana Pembangunan Désa Adat kasumanggemin ring Paruman Désa Adat.  
ပြည်သူ့အသံ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊  
(၅) Prajuru Désa Adat patut nguningayang pangrencana lan pakaryan Pembangunan  
လက်ထောက်၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊ ပာရီယာ၊  
lan Anggaran Pendapatan dan Belanja Désa Adat ring Pasangkepan Désa Adat.

၁၇၀၅၁

ပုဂံမိ၁၇၀၅၁

Pawos 104

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁ ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Pembangunan kawasan pedésaan kasulurang manut Pararem.

မိ၁၇၀၅၁

SARGAH XI

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁ ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

PEMBINAAN LAN PENGAWASAN, PEMBERDAYAAN, MIWAH

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

PELESTARIAN DÉSA ADAT

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Palet 1

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Pembinaan lan Pengawasan

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Indik 1

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Pembinaan

ပုဂံမိ၁၇၀၅၁

Pawos 105

ကပတုတၢ်ကၢသၢၤပိဗ္ဗိကန္တဝေသနိ၁၇၀၅၁ ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Kapatutan nglaksanayang Pembinaan Désa Adat wantah swadarman Gubernur Bali, Désa

အသၢၤ ဂိၤဝဲၤ ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁ ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Adat Riang Gedé patut sayaga pacang nampi Pembinaan saking Angga Prajuru Daérah

ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁ ပိဗ္ဗိကန္တဝေသနိ၁၇၀၅၁

Propinsi Bali sané ngangganin indik Désa Adat.

ਪੰਨੀ ੧੭੧

## Indik 2

ប័ត្របណ្ណា

## Pengawasan

๒๗๒๓/๑๓๐๔

Pawos 106

កុំបារម្ភ ឲ្យបារម្ភ អ្វីដែល កើតក្នុង ឆ្នាំសម្បត្តិថ្មី ហួសហួត បើក្របខណ្ឌ អ្វី មិន

Désa Adat Riang Gedé setata ngamargiang usaha pengawasan majeng ring widang

ក្នុងការសង្ខេបរក្សាបន្តិចៗនោះសង្ខេបរក្សាបន្តិចៗនោះ

lembaga Adat sané wénten ring Désa Adat Riang Gedé.

ਪ੍ਰਤੀ, ਪ੍ਰਤੀ

### Palet 2

បីផ្នែកនេះគឺជា បីកម្មសព្វវិញ្ញាណ

### Pemberdayaan miwah Pelestarian Désa Adat

ပါစို့၏။

### Indik 1

ប្តីធានា

## Pemberdayaan

ហេតុអ្វីបានជា?

Pawos 107

ប្តីផ្ដាសាយគឺ រុករាន ធនធាន រំលំ កើតរុករាន គាត់ច្របាច់ ហេតុនេះ ឆ្លាត តាមព្រះហស្ត

Pemberdayaan ring Désa Adat Riang Gedé kamargiang antuk nincapang kawigunan

គ្រូបាទសាវត្របន្តិក្សិវាតោ ធម្មតោ វិសេ ក៏រាជ ឧត្តម្វាទ ហិហិ ឋិប្ប ធម្មតោ ។

kramané sané wnten ring Désa Adat Riag Gedé manut tata titi miwah dresta adat,

សំរាប់ប្រជាជន ក្នុងតំបន់ មីង ម៉ាស៊ីន ម៉ាស៊ីន ម៉ាស៊ីន

agama, lan dresta désa miwah saling asah asih lan asuh.

၂၃၀၀၁

ဟိန္ဒါနီ၁၉၁

Indik 2

ပိဗ္ဗေယျာနီ

Pelestarian

မဟာမာရ်၂၃၀၀၁

Pawos 108

ကမ္ဘာ၌ ဂုဏ်ထူးဆောင်များက ကမ္ဘာ့ဥပဒေကို ဂုဏ်ထူးဆောင်များက ဂုဏ်ထူးဆောင်များက  
 Nglestariang Désa Adat setata kautsahayang nunggal ring rasa mapulung rai lan mabriuk  
 မဟာမာရ်၂၃၀၀၁  
 sapanggul.

မိကျွတ်ကမ္ဘာ

SARGAH XII

ကမ္ဘာ့ဥပဒေကို ဂုဏ်ထူးဆောင်များက ဂုဏ်ထူးဆောင်များက

NGUWAH-NGUWUHIN AWIG-AWIG MIWAH PARAREM

မဟာမာရ်၂၃၀၀၁

Pawos 109

- ၂၃၁ ကမ္ဘာ့ဥပဒေကို ဂုဏ်ထူးဆောင်များက ဂုဏ်ထူးဆောင်များက
- (1) Nguwah-nguwuhin Awig-Awig désa adat puniki wantah kéngin kamargiang  
 မဟာမာရ်၂၃၀၀၁  
 antuk paruman désa.
- ၂၃၂ ပိဗ္ဗေယျာနီ၁၉၁ ကမ္ဘာ့ဥပဒေကို ဂုဏ်ထူးဆောင်များက ဂုဏ်ထူးဆောင်များက
- (2) Pidabdab nguwah-nguwuhin Awig-Awig puniki mawit saking pakarsan krama  
 ဂုဏ်ထူးဆောင်များက ဂုဏ်ထူးဆောင်များက မဟာမာရ်၂၃၀၀၁  
 désa, yadiastun kamedalang antuk sinalih tunggil prajuru utawi sinarengan tur  
 မဟာမာရ်၂၃၀၀၁  
 sampun kasungkemin pinih atenga lintang adiri saking sang sané patut ngamiletin  
 ပိဗ္ဗေယျာနီ၁၉၁  
 paparuman.

Pawos 111

- ### SARGAH XIII

សាលា

**SAMAPTA**

Pawos 112

- បទិកាទី១៖ ក្នុងរាងកាយនៃមនុស្សមានប្រព័ន្ធភ័យស្រស់។

- ၂၈၂ အဓိကဗိကုဗုဒ္ဓိနိန္ဒာ ကလေးကျဲကဗိကုဗုဒ္ဓိနိန္ဒာ ကလေးကဗိကုဗုဒ္ဓိနိန္ဒာ။  
 (2) Awig-Awig puniki kamargiang ngawit saking kasungkemin utawi kararemin.

### ပာဏာမိယကဏ္ဍ Pawos 113

- ၂၈၂ ကလေးကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 (1) Banjar adat ring wawengkon Désa Adat Riang Gedé patut madrué Pararem, saha  
 ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ  
 Pararem inucap sampun kasungkemin olih krama banjar adat lan kawikanin olih  
 ကလေးကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 Bandésa Adat, Désa Adat Riang Gedé.  
 ၂၈၂ ဂမာဝ်ဂမာဝ် ကလေးကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 (2) Soang-soang krama banjar adat sané wénten ring wawengkon Désa Adat Riang  
 ကလေးကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 Gedé tan dados piwal ring Awig-Awig lan Pararem Désa Adat Riang Gedé.

### ပာဏာမိယကဏ္ဍ Pawos 114

- ၂၈၂ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 (1) Awig-Awig puniki kaparipurnayang lan kasungkemin ring paruman krama Désa  
 အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 Adat Riang Gedé, duk rahina Redité Umanis Wuku Ukir, Pangelong Ping  
 ကလေးကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 Kutus Sasih Kasa, Isaka Warsa 1946, Tanggal maséhi 28 Juli 2024  
 ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ ပာဏာမိယကဏ္ဍ  
 magenah ring wantilan Désa Adat Riang Gedé, tur kalingga tanganin olih sang  
 ကလေးကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ အဓိကဗိကုဗုဒ္ဓိနိန္ဒာ  
 ngawawenang manut kawenannya soang-soang.



နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Darma Kaja,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Nyoman Sutiasa

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Darma Tengah,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
Ir. I Ketut Kirtayasa

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Darma Kelod,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
Wayan Budiana

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Riang Kaja,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Putu Antara

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Riang Tengah,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Nengah Swakarmaja

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Riang Kelod,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Nyoman Nurat Jaya

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Riang Delod Sema,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Wayan Mustika

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Riang Ancut,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Gedé Wayan Sucana, S.E.

နိလိဟန္တဝံသဇာတိ

Kelihan Banjar Adat Riang Delod Sema Gedé,

ဟိ ဂုဏ်သိက္ခာ သုဗ္ဗဏ္ဍာ  
I Nyoman Sukarya

အဓိပတိ

၂၀၂၄

ပဏ္ဍိတ  
Pangrampih

မင်းသိက္ခာ အမတ်၊ မင်းသိက္ခာ

Majelis Desa Adat (MDA)

နယ်ပယ်အုပ်ချုပ်ရေး

Kabupatén Tabanan



မင်းသိက္ခာ အမတ်၊ မင်းသိက္ခာ  
Bandésa Madya,

Ida Pangelingsir Agung Putra Sukadana, S.P., M.Si.

မင်းသိက္ခာ အမတ်၊ မင်းသိက္ခာ

Majelis Desa Adat (MDA)

နယ်ပယ်အုပ်ချုပ်ရေး

Kecamatan Penebel



Bandésa Aliran,

I Nyoman Seriata, S.Ag, M.Pd.H

မင်းသိက္ခာ

Saha Uning

မင်းသိက္ခာ အမတ်၊ မင်းသိက္ခာ

MAJELIS DESA ADAT PROVINSI BALI

နယ်ပယ်အုပ်ချုပ်ရေး

Nomor : 069/AW6-K/MDAP/IX/2025

မင်းသိက္ခာ

Tanggal : 03 September 2025

မင်းသိက္ခာ

Bandésa Agung

Ida Pangelingsir Agung Putra Sukahet



မင်းသိက္ခာ

Panyarikan Agung,

Dr. Dewa Nyoman Rai Asmara Putra, S.H., M.H.

၁၃၃၃၅

မိသားစု

Telah Dicapat

မိသားစုမိသားစုမိသားစုမိသားစုမိသားစု

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

မိသားစု

Tanggal : 15 September 2025

၁၃၃၃၅မိသားစုမိသားစုမိသားစုမိသားစုမိသားစု

Registrasi Nomor : A/0082/0987/037/06/DPMA/2025

1937201

ප්‍රතිමාව

LEPHIAN I

පිට මට්ටමකින් සැකසූ නිශ්චය

PETA WAWIDANGAN DESA ADAT RIANG GEDÉ

PETA WEWIDANGAN  
DESA ADAT  
RIANG GEDE



සමස්ත ප්‍රදේශයේ නිශ්චය

# LEPIHAN 2

ប្រតិបត្តិការបង្កើនការងាររបស់ខ្លួន

PRAWARTAKA PANYURATAN AWIG-AWIG DÉSÀ ADAT RIANG GEDÉ

ឈ្មោះ ប្រធាន

ha. Pamucuk

ឈ្មោះ ប្រធាន

na. Patajuh

ឈ្មោះ ប្រធាន

ca. Panyarikan

ឈ្មោះ ប្រធាន

ra. Widang Parhyangan

ឈ្មោះ ប្រធាន

: Ida Bagus Santika, S.Ag.

ឈ្មោះ ប្រធាន

: I Madé Jaya Artana, SE.

ឈ្មោះ ប្រធាន

: I Wayan Suparsa, S.Sos.

:

1) ឈ្មោះ ប្រធាន

1) I Wayan Sugita, SH.

2) ឈ្មោះ ប្រធាន

2) I Nengah Sadia Arta.

3) ឈ្មោះ ប្រធាន

3) Ida Bagus Ketut Adnyana.

4) ឈ្មោះ ប្រធាន

4) Drs. Ida Bagus Nengah Garga.

5) ឈ្មោះ ប្រធាន

5) I Nyoman Sutiasa.

6) ឈ្មោះ ប្រធាន

6) I Nengah Swakarmaja.

7) ឈ្មោះ ប្រធាន

7) I Wayan Mustika

:

ឈ្មោះ ប្រធាន

ka. Widang Pawongan

:

1) ឈ្មោះ ប្រធាន

1) I Wayan Sabar.

2) ឈ្មោះ ប្រធាន

2) I Nyoman Ruta, S.E.

၁၉) ဘုရားဟောကြားပြီးနောက်  
၃) Ir. I Ketut Kirtayasa.  
၂၀) ဗိုလ်မှူး ဖေဖော်ဝါရီ၊ ၁၉၆၄။  
၄) I Gedé Wayan Sucana, S.E.  
၂၁) ဗိုလ်မှူး ဗဟိန္ဒာ။  
၅) I Putu Antara.  
၂၂) ဗိုလ်မှူး ဗဟိန္ဒာ။  
၆) I Nengah Ardiana.  
၂၃) ဗိုလ်မှူး ဗဟိန္ဒာ။  
၇) I Nyoman Budi Astawa.  
၂၄) ဗိုလ်မှူး ဗဟိန္ဒာ။  
၈) Desak Putu Déwi Suci.  
၂၅) ဗိုလ်မှူး ဗဟိန္ဒာ။  
၉) Madé Bagus Tirta Yasa, S.Pd..

8

- 1) I Nengah Sukanada.
- 2) I Madé Suléndra.
- 3) I Ketut Sarjawa, SP.
- 4) Drs. I Ketut Suarya, M.Pd.
- 5) I Wayan Budiana.
- 6) I Nyoman Nurat Jaya.
- 7) I Nyoman Sukarya.